

သခင်စကား The LORD'S Word

မင်းအောင်သက်လွင် မိန့်တော်မူပါသည်။ ဝိညာဉ်ရေးရာ စာစောင်

www.thelordword.com တွင် အခမဲ့ ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

ကြောက်စွဲခြင်း မရှိကြောင့်။ လူအပေါင်း တို့သည် အလွန် ဝမ်းမြောက်ဝမ်းသာ စရာ ဆီတင်းကို ငါ့သည် သင်တို့အား ကြားမြော်ရ၏။ လူ့ဘဝ ၂၆၀၀

အမှတ်စဉ် (၁၂၄)

ဒီဇင်ဘာလ

၂၀၁၁ ခုနှစ်

မေဒါး (လစဉ်ပထမ တရုတ်စွဲတိုင်း အခမဲ့ဖြန့်ချိသည်)



ကယ်တင်ရှင်ရဲ့ အလှူတရား မလေး(ဂျူးလိုင်)

နှင်းမှုန်များ ပက်ဖြန်းလို့ ဟောမာန်ဆောင်းရာသီ ရောက်ရင်လေ မီးရောင်စုံ ထွန်းညှိလို့ တေးသီချင်းသံတွေမြူးကြွစွာ ကြားနေရပြီဆိုရင် သေချာမှု တစ်ခုကတော့၊ ကယ်တင်ရှင်ယေရှု့ရဲ့ မွေးနေ့ ရောက်ပြန်ပြီပေါ့။ တိတ်ဆိတ်သန့် ရှင်းတဲ့ ညတစ်ညမှာ လောကလူသားတွေကို ကယ်တင်ဘို့ ဘုရားသားအဖြစ်ကနေ လူ့ဇာတိကို ခံယူပြီး မွေးဖွားလာတာ။

“အလကား အားနေလို့ တော့ မထင်လိုက်ပါနဲ့။”

မျှော်လင့်ခြင်း ကင်းမဲ့ပြီး ငြိမ်သက်ခြင်း လိုနေတဲ့ လူသားတွေအတွက်၊ အတ္တတရားတွေ အနိုင်ယူကြီးစိုးနေတဲ့ လောကကြီးမှာ၊ အမှန်တရားအတွက် သမ္မာတရားကို ပေးဘို့၊ ငြိမ်းချမ်းအေးမြခြင်းအတွက် ကယ်တင်ခြင်းကိုပေးဘို့၊ လောကကြီးကို အမှောင်ထုကနေ အလင်းတရားတွေ ရရှိဘို့ ဒုက္ခ၊ အဆင်မပြေ၊ နှိမ်ချခြင်းခံ၊ အကျိုးမရှိ၊ ညှဉ်းပမ်းနှိပ်စက်ခံပြီး လူသားအားလုံး၊ အကျွတ်တရား ရပြီး ထာဝရအသက်ရဘို့ ပျော်ရွှင်ငြိမ်းချမ်းသာယာတဲ့ ဘဝနဲ့ လောကကြီး လှပဘို့ အတွက်ပါ။ ခရစ္စမတ်ရောက်ရင် ဘုရားရဲ့ ကြီးမြတ်တဲ့ မေတ္တာကို သတိရကြပြီး၊ လောကသာယာဘို့နဲ့ လူသားတွေအတွက် အကျိုးပြုမဲ့ အရာလေးတွေကို ဆောင်ရွက်ရင်း၊ ခရစ္စမတ်ကိုဆင်နွှဲကြပါဖို့။

“Christmas is a time of giving Love” ပျော်ရွှင်သော ခရစ္စမတ် ဖြစ်ပါစေ။




ဒီဇင်ဘာဆောင်းတစ်ညရဲ့ အလှမ်း F-penny

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က နှင်းပွင့်လေးတွေနဲ့အတူ သာယာ အေးချမ်း လှတဲ့ ဒီဇင်ဘာ ဆောင်းတညကို အမှတ်ရ လှမ်းမောနေမိပါတယ်။ ကောင်းကင် ထက်မှာ ကြယ်တာရာများ မှိတ်တုတ်မှိတ်တုတ် လင်းလက်ပြီး တိတ်ဆိတ် ငြိမ်သက် နေချိန်မှာ လူတွေ အမှတ်မထား သတိမထားမိတဲ့ အချိန်မှာ လောကလူတွေရဲ့ အပြစ်ကို ဖြေလွှတ် ဆေးကြော ပေးဖို့ ကယ်တင်ရှင် သူငယ်တော် ဖွားမြင်လာခဲ့ပါတယ်။ လူတွေက ကယ်တင်ရှင်ဟာ ဘုန်း တန်ခိုးတော် ရောင်ခြည်တွေနဲ့ ဆင်းသက်လာမယ်လို့ မျှော်မှန်း ကောင်း မျှော်မှန်းကြပေမဲ့ ကယ်တင်ရှင်ဟာ နိမ့်ချစွာနဲ့ နွားစားခွက်မှာ မွေးဖွားလာခဲ့ ပါတယ်။ အဲဒီအချိန်က လူတစ်ချို့ဟာ ကယ်တင်ရှင်ကို နဖူးတွေ၊ နူးတွေ၊ ကြံခြံကြပေမဲ့ ကယ်တင်ရှင်အဖြစ် လက်မခံ ခဲ့ကြပါဘူး။ ကယ်တင်ရှင်ဟာ လောကလူတွေရဲ့ လက်နဲ့ ညှဉ်းဆဲ ရိုက်နှက်ခြင်း ကို ခံခဲ့ရရှာပါတယ်။ ကယ်တင်ရှင်ဟာ ဝေဒနာတွေကို အမှုမထားဘဲ လောက သားတွေကို ချစ်လွန်းလို့ ချွေးစက် သွေးစက် မြေမှာ ခ လို့ လက်ဝါးကားတိုင် ပေါ်မှာ အသွေးတော်နဲ့ အပြစ်ကြေး ပေးဆပ်ခဲ့ပါတယ်။ လူမှန်းသိတတ်စ အရွယ်မှာ ကျမ ဟာ ဆောင်းတညရဲ့ အဖြစ်အပျက်တွေကို စိတ် နှလုံးသားထဲမှာ ခင်တွယ် ရင်းနှီးနေခဲ့ပါ တယ်။ သိပ်ပျော်ရွှင်စရာ ကောင်းတဲ့ ခရစ်စမတ် အခါ သမယကို မျှော်နေမိပါတယ်။ မယ်တော် မာရီရဲ့ ရင်ခွင်တော်နဲ့ နွားစားခွက်ထဲမှာ အိပ်ပျော်နေတဲ့ ကယ်တင်ရှင် သူငယ် တော်ကို မြင်တွေ့ဖူးမျှော်ခွင့် မရခဲ့ပေမဲ့ အခုလို ဒီဇင်ဘာ ဆောင်းညချိန်မှာ ကျမ နှလုံးသား နွား စားခွက်ထဲ သူငယ်တော် ကယ်တင်ရှင် ဝင်ရောက် အိပ်စက်ခြင်းကြောင့် ကျေနပ် ပျော်ရွှင် နေမိပါတယ်။ ကျမ နှလုံးသားထဲကို ခိုဝင် လို့ပါ သခင်ရယ်။ ကျမ ရဲ့ လွမ်းဆွေး မှုတွေကို ဖြေသိမ့်ပေးလို့ပါ သခင်ရယ်။ ဒီဇင်ဘာ ဆောင်းတညနဲ့ အတူ ကယ်တင်ရှင် သူငယ် တော်ကို လွမ်းနေ၊ ဆွေးနေ သတိရ တမ်းတ နေမိပါတယ်။ သခင်ကျေးဇူး တော်မြတ်၌ - F-penny (mizo) တမူး

ရင်ထဲက ခရစ္စမတ် မလေး(တပ်ကြီးကုန်း)

ရောက်ခဲ့ပြန်ပေါ့ ဒီဇင်ဘာ၊ ခရစ်တော် မွေးလ ပါ။ သို့ ပါသော်လည်း ဒီဆောင်းည ၊ ရင်မှာ မအေးချမ်းလှ ဟိုအရင် တချိန်က Carol ကို ၊ ရင်မှာ လွမ်းမိ ပို ပြန်ပြောင်းကာ တမ်းတ သတိရ ၊ Midnight Service ည သူငယ်တော်အရှင် ယေရှု့ကို ၊ ပျော်ရွှင်စွာနဲ့ ကြိုဆိုလို ဆန္ဒနဲ့ ဘဝ ထပ်တူ မကျ ၊ စင်ကာပူရဲ့ ဒီဇင်ဘာည ကိုယ်တော်ပေးသော ဘဝအခြေအနေကို ၊ ကျေနပ်စွာနဲ့ ခံယူလို အားမာန်မလျော့ကာ ဆက်ကပ်ခြင်းနဲ့ ၊ ရှေ့ဆက်ရမဲ့ အသက်ခရီးအတွက် ကိုယ်တော် ပါရှိသော အနာဂါတိဟာ ၊ အမြဲတမ်း ပျော်ရွှင်မှာ ရင်မှာ ကိုယ်တော် ကိန်းဝပ်တော့ ၊ ထာဝရ ခရစ္စမတ်ပေါ့။ (ဝန်ခံချက်။ မြန်မာပြည် ရဲ့ဆောင်းနဲ့အတူ ခရစ္စမတ်ကို သတိရလျက်--)



စားပွဲခုံအမှတ် ၅ မှ သူရိမ်း တစ်ယောက် (တူးတူး)

ခရစ်စမတ် မတိုင်မီ ၅ ရက်အလိုနေ့က အဖြစ်အပျက် တစ်ခု ဖြစ်ပါတယ်။ ကျမ စားပွဲထိုး လုပ်နေတဲ့ ကော်ဖီဆိုင်မှာရော ပတ်ဝန်းကျင် ဆိုင်များမှာပါ ရောင်စုံမီးများနဲ့ အလှအပ ဆင်ထား ကြပြီး ခရစ်စမတ်သီချင်းနဲ့အတူ ပျော်ရွှင် မြူးကြွ နေတဲ့ ကလေးများကိုလဲ တွေ့နေ ရပါတယ်။ ကျမရဲ့ လုပ်ဖော် ကိုင်ဖက်များကလဲ ခရစ်စမတ် အားလပ်ရက်မှာ မိသားစု အစီအစဉ်တွေ၊ ခရီးထွက်ဖို့၊ အစီအစဉ်တွေ ရှိတာကြောင့် ကျမ မှာ ဘာ အစီ အစဉ်များ ရှိ သလဲလို့ မေးလာခဲ့ရင် ကျမ ခေါင်းခါပြီး တုံ့ပြန်ခဲ့ပါတယ်။ ကလေးများအတွက် အထူးကု သူနာပြုဆရာမ သင်တန်းတက်ရန် အတွက် မိသားစု နေထိုင်ရာ ဟာပိုင်ရီကျွန်းမှ မိုင် ၃၀၀၀ ပေးတဲ့ ကာလီဖိုးနီးယားပြည်နယ်ကို ရောက်နေခြင်း ဖြစ်ပါတယ်။ တနေကုန် သင်တန်း ကျောင်း တက်ရပြီး ကျောင်းဆင်းတာနဲ့ ကော်ဖီဆိုင်မှာ ညရုံးချုပ်ထိ စားပွဲထိုး လုပ်ပြီး ကျောင်းစားရိတ် ရှာရပါတယ်။ ဒါ့ကြောင့် တစ်ပါတ်တာလုံး အချိန် မအားအောင် လှုပ်ရှားရပြီး ပင်ပန်းပါတယ်။ မိသားစုကိုလဲ အရမ်း လွမ်းပါတယ်။ အလုပ် အားရက်နေ့ ကိုဘဲ မျှော်နေမိပါတယ်။ မိသားစုကို လွမ်းပေမဲ့လဲ ဒီ ခရစ်စမတ် အားလပ်ရက်မှာတော့ လမ်းစရိတ် လုံလုံလောက်လောက် မရှိလို့ အိမ်ပြန်ဖို့ မစဉ်းစား နိုင်ပါဘူး။ ဒါပေမဲ့ ဘုရား သခင်ဆီ ဆုတောင်းပါတယ်။ မိသားစုဆီ ခေတ္တ ပြန်ခွင့်ရရင် နောက်ထပ် ၂နှစ်ကျောင်း တက်ဖို့ ခွန်အားရှိမယ်လို့ ယုံကြည်မိပါတယ်။ ဆိုင် က စားစရိတ်ငြိမ်း တာဝန်ယူပေမဲ့ ကျောင်းစရိတ်၊ စာအုပ်ဖိုး ကျူရှင်ခန့်၊ ကျမမှာ ငွေပို ငွေလျှံ မရှိပါဘူး။ ကျန်းမာရေးအတွက် စရိတ်ပို မကုန်တာကိုဘဲ ကျေးဇူးတော် ချီးမွမ်း ရမလို့ ဖြစ်နေပါတယ်။ ကျမ ကော်ဖီဆိုင် ရောက်လို့ အလုပ် စလုပ်တာနဲ့ သူငယ်ချင်းက ငါ အလုပ် နားရမဲ့ အချိန်ရောက်ပြီ။ မင်း တာဝန် ဆက်ယူတော့ လို့ပြောပြီး ဟိုစားပွဲ နံပါတ် ၅ မှာ လူတစ်ယောက် ထိုင်နေတာ တစ်နာရီ ကျော်ပြီ ဘာမှလဲ မမှာဘူး။ ပြဿနာတော့ မလုပ်ပါ ဘူး။ ကြည့်ရတာ တစ် ယောက်ယောက်ကို စောင့်နေပုံရတယ်။ သတိထား ကြည့်လိုက်အုံး လို့ပြောခဲ့ပါတယ်။ ထောင့် စားပွဲ နံပါတ် ၅ စားပွဲမှာ ထိုင်နေတဲ့ မိနိပ်ပန်းပါး ရုပ်ရည် သန့်သန့် လူ တစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဂျင်းဘောင်းဘီအပြာ အင်္ကျီအနက်နဲ့ ကက်ဦးထုပ် ဆောင်းထားပါတယ်။ သူ့အနားကို တိုးသွားပြီး ပြုံးရွှင်စွာနဲ့ ကျမ နာမည် ကိုရီး ဖြစ်ပါတယ်။ အစားအသောက် တစ်ခုခု မှာချင်ရင် ကျမကို



တံတိုင်း AWS

ခရစ်တော်၌ တစ်လုံးတစ်ဝ တည်းပါ။ အဲဒီမှာ လူမျိုးစုံ၊ အသားရောင်စုံ အားလုံးဟာ အတူတူဘဲ။ အယူတွေ မကွဲ၊ အဖြူအမည်းဆိုတာ မရှိဘူးပေါ့။ ပွဲတော်နေ့မှာ ဆိုကြတော့ - တစ်နေ့ သုံးခါ ပွဲတော် စားတဲ့သူတွေ တစ်နှစ်တစ်ခါ ပွဲတော် စားတဲ့သူတွေ၊ ကိုယ့်အသင်းသားဘဲ ပွဲတော်ပေးတဲ့သူတွေ ကိုယ်တော်ရှင် ဖြူဖြူအေးအေး ပြန်ကာ တည်ဆောက်နေကြတယ်။ Church မှာ စုံချင်း ဘေးချင်းကပ် ထိုင်နေပေမဲ့ မင်းနဲ့ငါ နှလုံးသားချင်း ဝေးချင်ဝေးနေမယ်။ ပေတံ တစ်ပြားစာ တံတိုင်းလေး ခြားချင် ခြားနေမယ်။ ရန်ညှိုးဖွဲ့တာတွေ ပညတ်ချက်တွေ၊ Constitution တွေ ကိုယ့်ကိုယ်ကို သာသနာ့ ခေါင်းဆောင်လို့ ပြောတဲ့သူတွေ ကိုယ့်ဘုန်း ကိုယ်ရှာတဲ့သူတွေ။ ယောဟန်လို စိတ်မျိုး ထားတတ်ခဲ့ရင်ပေါ့။ ဓါတ်ပြားပေးခြင်း ပြန်ပြန်ဖွင့်ချင်တဲ့ စိတ်တွေကို ဧရာဝတီမြစ်ထဲ မျှောချလိုက်တဲ့အခါ ဘုရားဝတ်၌ မွေ့လျော်ပါရမီ စမျိုးနဲ့ ပြည့်စုံသူတွေပြုံး ဘုရားကျောင်းတက် ပျင်း ကိုယ့်မျက်စိ ကိုယ်စိတ်သူတွေ ရွာလည်ခဲ့ပေါ့။ တံတိုင်းတွေ တံတိုင်းတွေ။ ဘူဒိုဇာနဲ့ ဖြူချမှ ရတဲ့အထိ မဆောက်လိုက်ပါနဲ့။ ခရစ်တော်ကို အခွင့်ပေး ဖြူချခွင့် ပေးလိုက်ပါ။ မနက်ဖြန်တိုင်းဟာ သာယာနေမှာပေါ့။



AWS (စင်ကာပူ သင်းအုပ်ဆရာတစ်ဦး၏ ဝေပုဂ္ဂိုလ်အား ပြန်လည် ခံစားထားခြင်းဖြစ်ပါသည်။) **ပျော်ရွှင်သောခရစ်မတ်ဖြစ်ပါစေ Merry Christmas to you all**

မှာလိုရပါတယ်။ လိုပြောပြီး ပြန်အလှည့်မှာ ထိုသူက တိုးတိုးညှင်သာသံနဲ့ နှာကိုး ကိုတ်မုန့်နဲ့ သောက်ရေ တစ်ခွက် မှာပါတယ်။ သူမှာတဲ့ မုန့်အသံကြားတာနဲ့ ဒီလူဟာ တော်တော်လေး ငွေရေးကြေးရေး ခက်ခဲနေတဲ့ သူဖြစ်တယ်ဆိုတာ ကျမ တွက်လိုက်မိပါတယ်။ သူမှာတဲ့ မုန့်က ဒီဆိုင်မှာ ဈေး အပေါဆုံး ဖြစ်ပြီး သောက်တော့လဲ ကော်ဖီတို့ ကိုကာကိုလာတို့ကိုတောင် မမှာနိုင်ဘဲ ရေတစ်ခွက်ဘဲ မှာနိုင်တာမို့ပါ။ တာဝန်ကျေစွာနဲ့ ဟုတ်ကဲ့လို ပြောပြီး မိနစ် အနည်းငယ် အတွင်း သူမှာတဲ့ အစာကို စားပွဲပေါ် ကျမ ချပေးလိုက်ပါတယ်။ ၂ဒေါ်လာနဲ့ ငွေဆင့် ကျပါ တယ်။ လို တဆက်တည်း ပြောလိုက်ပါတယ်။ ထိုသူက အိပ်ကပ်ထဲက ငွေစက္ကူတစ်ရွက်ကို ဆွဲ ထုတ်လိုက်ပြီး ပိုငွေကို ပြန်မအမ်းနဲ့ လို ပြောလာပါတယ်။ ကျမလဲ အံ့ဩစွာနဲ့ ပိုက်ဆံကို သေသေ ချာချာ ကြည့်ပြီး ရှင်ပေးတာ ဒေါ်လာ တစ်ရာတန်ပါ။ ကျသင့်ငွေက ၃ဒေါ်လာ မပြည့် ပါဘူး ပိုငွေကို ပြန်မအမ်းနဲ့ ဆိုတော့ -- လို ပြန်အပြောမှာ ကျမ စကားမဆုံးခင် သူက ငါ့သိပ်တယ်လို့ ကောင်းကောင်းပြန်ဖြေပါတယ်။ ကျမက သံသယ ရှိစွာနဲ့ ရှင် ကျမ ဆီက ဘာအလိုရှိလို့လဲလို့ မေးလိုက်တော့ သူက ကျမကို သေသေချာချာ ကြည့်ပြီး ငါ ဘာမှ လိုချင်လို့ မဟုတ်ပါဘူး။ မင်းအမေဆီ ဖုန်းဆက်ပြီး မဲရီး ခရစ်စမတ်လို့ နှုတ်ဆက် လိုက်ပါလို့ ပြောပြီး ငါသွားတော့မယ် ပျော်ရွှင်သော ခရစ်စမတ်ချိန်ခါ ဖြစ်ပါစေလို့ နှုတ်ဆက်ပြီး ထွက်သွားပါတယ်။ ကျမ ကျေးဇူးတင်စကား ပြန်မပြောနိုင်ခင် သူ မြင်ကွင်း ထဲက ပျောက်ကွယ်သွားပါတယ်။ ဆိုင်ပိတ်တော့ ကျမ အခန်းကို ပြန်လာခဲ့ပါတယ်။ လူစိမ်းဆီက ရလာတဲ့ ဒေါ်လာတစ်ရာကို စားပွဲပေါ်တင်ပြီး တီဗွီရှေ့မှာ အမောပြေထိုင် နေတဲ့ တယ်လီဖုန်းသံ မြည်လို့ ကိုင်လိုက်တဲ့အခါမှာ ကျမ အမေဆီက ဖုန်းဖြစ်နေပါတယ်။ အစ်ကိုကြီးက ကျမကို ဒီနှစ်ခရစ္စမတ်မှာ အိမ်ပြန်လာစေချင်လို့ လေယာဉ်လက်မှတ် ဝယ်ပေး လိုက်ကြောင်း၊ အစ်ကိုလဲ ငွေ သိပ်မတတ်နိုင်လို့ လေယာဉ် တစ်ကြောင်းစာသာ ဝယ်ပေးနိုင်ပြီး အပြန်တစ်ကြောင်းကို ကျမ က ကိုယ့်ဘာသာငွေရှာပြီး ပြန်လာစေချင် ကြောင်း ပြောလာပါတယ်။ ဒီလို ဖုန်းဆက်နေချိန်မှာဘဲ တီဗွီထဲမှာ ခရစ်စမတ် အစီအစဉ် အဖြစ် လေယာဉ်လက်မှတ်ဈေး လျှော့ပေးကြောင်း ဟာပိုင်ရီကျွန်းပေါ်ကို ဉာဏ်ဒေါ်လာသာ ပေးရမဲ့ အကြောင်း ကြော်ငြာတာကို တွေ့လိုက်ရလို့ ကျမ ထရန်ပြီး အဖဘုရားသခင် ဒီနှစ် ခရစ္စမတ်မှာ ကျမ မိဘတွေဆီ ပြန်လို့ရတော့မှာမို့ ပျော်လိုက်တာလို့ ဝမ်းသာ အားရ အော်လိုက်မိပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ဂုဏ်က အဖြစ်အပျက်ဖြစ်ပါတယ်။ ထိုအချိန်က ကျမ မိသားစု ဆီ ခန့်ပြန်ပြီးနောက် အသစ်သော ခွန်အား မိသားစုရဲ့ နွေးထွေးတဲ့ အားသစ် လောင်းပေး မှုကို ခံစားရလို့ သူနာပြုသင်တန်းကို ကောင်းမွန်အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ အခုဆိုရင် ကျမဟာ အစိုးရ အသိအမှတ်ပြု ကလေးအထူးကု သူနာပြုတစ်ယောက် ဖြစ်နေပါပြီ။ ကျမ နဲ့ ကျမရဲ့ ခင်ပွန်းလဲ နှစ်စဉ် ခရစ်စမတ်တိုင်း စားပွဲနံပါတ်ရှာက လူစိမ်းလို တစ်ယောက် ယောက်ကို ကျေးဇူးပြုခြင်း၊ ပျော်ရွှင်စေခြင်း တစ်ခုခုလုပ်ခဲ့ပါတယ်။ တစ်နှစ်မှာတော့ အနွေး ခြေစွပ်ထုပ်တွေ ဝယ်ပြီး လမ်းဘေးက ဆင်းရဲသားတွေကို လက်ဆောင်အဖြစ် ပေးဖြစ်ခဲ့ပြီး နောက်ထပ် တစ်နှစ်မှာတော့ စိတ်ပါဝင်စားတဲ့ မိတ်ဆွေတစ်ချို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆင်းရဲသားတွေကို ခြံစောင်တွေ သွားရောက် လှူဒါန်းနိုင်ခဲ့ပါတယ်။ ကျမ လိုအပ်နေတဲ့ အချိန်၊ ခက်ခဲနေတဲ့ အခါသမယမှာ ကောင်းကင်တမန်များဟာ အသွင်အမျိုးမျိုး ရောက်လာ ပြီး ကူညီတတ်တယ်လို့ အမေ ပြောခဲ့တဲ့ စကားတွေက ကျမတို့ ကိုယ်တိုင်လဲ သူတပါးကို ပျော်ရွှင်စေတဲ့ ကူညီမစခြင်း ပေးနိုင်တဲ့ ကောင်းကင်တမန်များ ဖြစ်ကြပါစို့လို့ တိုက်တွန်း အားပေးချင်ပါတယ်။ ။ တူးတူး (ဝန်ခံချက်။ Coryne Wong - California ရေးသားသော ဘေးလင်းပါး အား ဆီလျော်အောင် မြန်မာ ဘာသာ ပြန်ဆိုထားခြင်းဖြစ်ပါသည်။)



CHRISTMAS ခရစ်စမတ် Mary(ဗာပုံ)



C- Comfort ။ စိတ်အေးလက်အေးဖြစ်ခြင်း။ အားပေးနှစ်သိမ့်ခြင်း။ မော့ပြ ၁၃း၅။ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကို တပ်မက်ခြင်းနှင့် ကင်းလွတ်၍ ကိုယ်၌ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်း ရှိကြလော့။
H- Hope မျှော်လင့်သည်။ ကောလောသံ ၁:၂၇- တပါးအမျိုးသားတို့တွင် ဤနက်နဲသော အရာနှင့် ဆိုင်သော မဟာစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူ တို့သည် သိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏။ ထိုစည်းစိမ်ကား ဘုန်းအသရေကို မျှော်လင့်ခြင်း အကြောင်းတည်းဟူသော သင်တို့အထံ၌ တည်တော်မူသော ခရစ်တော် ပေ တည်း။
R- Redemption။ ကတိအတိုင်း ပြုလုပ်ခြင်း။ ဇဖက် ၁:၇။ ခပ်သိမ်းသော သတိပညာနှင့် လျော်စွာ ငါတို့၌ အတိုင်းထက် အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံ သည်နှင့်အညီ ထိုသားတော် ၏ အသွေး အားဖြင့် အပြစ်လွတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။
I-Inspiration။ ဉာဏ်ကောင်းခြင်း။ ၂တိ ၃:၁၅- ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း အလိုငှာ ပညာကို ပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍

လေ့ကျက် သည်ကိုင်း။ သိမှတ် သည်နှင့် အထက်က သင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။
S-Salvation။ ကယ်တင်ခြင်း။ အပြစ်ဒဏ်လွတ်မြောက်ခြင်း။ ၂ကော ၆:၂-ဗျာဒိတ်တော် အချက်ဟူမူကား နှစ်သက်ဖွယ်သော အချိန်၌ သင်၏ စကားကို ငါနားထောင်ပြီ။ ကယ်တင် ရာ နေ့ရက်ကာလ၌ သင့်ကိုငါ မစပြီဟု လာသည်နှင့် အညီ ယခုပင် နှစ်သက်ဖွယ်သော အချိန် ရှိ၏ ယခုပင် ကယ်တင်ရာ နေ့ရက် ကာလရှိ၏။
T-Truth။ အမှန်တရား။ သစ္စာမှန်ကန်မှု။ ယော ၁၄:၆- ယေရှုက ငါသည် လမ်းခရီး။ သမ္မာ တရား အသက် ဖြစ်၏ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ မမည်းတော်ထံသို့ မရောက်ရ။
M-Mercy။ သနားညှာတာမှု။ ဆာ ၁၀၃:၈။ ထာဝရဘုရားသည် သနားတတ်သော သဘော၊ ကျေးဇူးပြုတတ်သော သဘော။ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘော ရှိတော်မူ၏။
A - Assurance။ မိမိကိုယ် မိမိ ယုံကြည်ခြင်း။ ဟေရာယ ၃၂:၁၇- ဖြောင့်မတ်ခြင်း တရား သည်လဲ ငြိမ်သက်ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား ထာဝရငြိမ်သက်ခြင်း နှင့် လုံခြုံခြင်းတည်း။
S-Satisfaction။ အားရကျေနပ်ခြင်း။ ဆာ ၁၀၇:၉- အကြောင်းမူကား တောင့်တသော ဝိညာဉ် ကို ရောင့်ရဲစေ၍ မွတ်သိပ်သော ဝိညာဉ်ကိုလဲ ကောင်းသောအရာနှင့် ဝ စေတော် မူ၏။ ။ Mary(ဗာပုံ)



ယောသပ် ဆယ်မြူရယ်ရိုးလွင် (ကောင်းကင်ဘုံနှင့်ဆိုင်သော ရူပါရုံနှင့် နှိပ်ချသောသူ)

(မဆီ၊ ၁၈၁၀-၂၅) ခိုခါးနိုး။ လောကသို့ တစ်ပါးတည်းသော သား တော်ကို စေလွှတ် ကယ်တင် တော်မူလို သောအခါ ဘုရားသခင် သည် လောက၌ သူ့အတွက် အသုံးတော်ခံဖြစ်သော မာရိ အား ရွေးချယ် တော်မူခဲ့ပါသည်။ လောကတွင် သားတော် ခရစ်တော် လူ့ဇာတိ ခံယူစဉ် လူသား ဖခင် တစ်ဦး အမှန်အားဖြင့်တော့ မလိုအပ်သော်လည်း လောက သို့ ကူညီ မဲ့ အဖြစ် ရောက်ရှိ လာတော်မူမည့် ခရစ်တော် ဘုရားအတွက် လိုအပ်သော အမှုကိစ္စ အတွက် ကူညီပေးမ ပံ့ပိုးပေးရန် ယောသပ် ကို ရွေးချယ်တော်မူခဲ့ပြန်ပါသည်။ ဤကား လောက၏ နိယာမအတိုင်း လိုအပ်မှုများကို ဘုရားသခင် ပြင်ဆင်တော်မူသော အမှု ရေးရာပင် ဖြစ်သည်။ ထိုအမှုအရာကို ကြည့်ခြင်းအားဖြင့် ယောသပ်သည် သာမညလူ မဟုတ် သည်ကို မြင်တွေ့ရသည်။ အထက်ပါ သမ္မာကျမ်းချက်ကို ကြည့်ပါက ယောသပ် သည် သနား ကြင်နာ တတ်သူ၊ တည်ကြည်ရိုးသားသူနှင့် မေတ္တာတရားကို အထူးအလေးပြုသူ ဖြစ်ကြောင်း ကောင်းစွာ မြင်တွေ့ရလေသည်။ လူ့ဘဝ သက်တမ်း တစ်လျှောက်လုံးတွင် ယောသပ် အသက် တာ၌ ဘုရားသခင် ဘုန်းတော်ကို ထင်ရှားစေခဲ့သူဖြစ်သည်သာမက အထူး သဖြင့် ဘုရား သခင်အတွက် လုံးဝဆက်ဆံ အပ်နှံသောသူဖြစ်ခဲ့သည်။ ထိုမျှမက ဘုရား သခင်ရှေ့၊ လူတို့ ရှေ့တွင် နှိပ်ချကာ ဘုရားဘုန်းတော်အတွက် ရှေ့ရှုသောသူ ဖြစ် ပြီး အထက်မှ ပေးအပ်သော သာသနာကိုသာ ပြီးစီးစေသည့် စိတ်နှလုံးရှိသောသူ ဖြစ် သည်။လူသား ပီသ သော ယောကျ်ား တစ်ဦး၏ အကျင့်သီလ၊ သိက္ခာတရားတို့ကို ယောသပ် အသက်တာတွင် အထင်းသားမြင်တွေ့ရသည်။ ယောသပ်သည် လူမှုကျင့်ဝတ်တရား များနှင့် အညီ အသက် ရှင် ရပ်တည်ရေးကို ဘုရားသခင် အလိုတော်နှင့် အညီ ရှေ့တန်း တင် အလေးထားခဲ့သူ ဖြစ်သည်။ ဘုရားသခင်သည် ယောသပ်အား ခေါ်သကဲ့သို့ သင်နှင့် ကျွန်ုပ်အား ခေါ်ကာ အသုံးပြုမည် မဟုတ်ပါ။ သို့သော် သူ၏ ဘုန်းတော်အတွက် သင့်လျော် သော နည်းလမ်း များအားဖြင့် သင်နှင့် ကျွန်ုပ်တို့၏ ဘဝကို အသုံးပြုလိုသည် ကို ကား ကျွန်ုပ် အသေအချာ ပင် ပြောဆိုရပါသည်။ အဘယ်သို့သော အသက်တာနှင့်အဘယ်သို့သော စရိုက် လက္ခဏာ တို့ကြောင့် ယောသပ်အား ဘုရားသခင် အသုံးပြုလိုခဲ့သနည်း ဆိုသည်ကို အတူ လေ့လာ ချင်သည်။ ထို့ကြောင့်လည်း ကောင်းကင်ဘုံနှင့်ဆိုင်သော ရူပါရုံနှင့် နှိပ်ချသော ယောသပ်ဟု အမည်တပ်လိုချင်ဖြစ်သည်။
၁။ ထိမ်းမြားမင်္ဂလာနှင့် စိတ်ခြောက်ခြားဖွယ်ရာ။ ၁:၁၈-၁၉။
ယောသပ်သည် ဘုရားသခင်၏ မဟာအမှုတော်မြတ်အတွက် အထူးရွေးချယ် ခဲ့ခန့်ခြင်းကို ခန့်အပ်ခံရသောသူဖြစ်သော်လည်း သူ၏ အသက်တာ သည် အနောက် အယုတ် အဆီးအတားများဖြင့် လွတ်ကင်းသောသူကား မဟုတ်ပါ။ စေ့စပ်ထားသော သတိုး သမီး လောင်း မာရိနှင့် ဖြစ်ပျက်နေမှု တို့သည် သတိုးသမီးလောင်းနှင့်သာမက ပါတ် ဝန်းကျင် အသိုင်းအဝိုင်းများအကြားတွင် စေ့စပ် သေချာစွာဖြင့် အောင်လံထူ ပဲ့ဝင်နိုင်ရေး မည်ကဲ့သို့ အောင်မြင်ခြင်းကို ရယူ မည်နည်း။ ယောသပ်အသက်တာကို ကြည့်ခြင်းအားဖြင့် သူ၏ တုန့်ပြန်ခဲ့သော နည်းလမ်း များကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြစ်စေလိုသည့် အကြောင်း အချင်းအရာများကို မြင်တွေ့ကာ သင်ခန်းစာ ယူနိုင်ပါသည်။
က) စိတ်ခြောက်ခြားဖွယ်ရာအတွက်အဖြေ။
ယောသပ်သည် လက်ထပ်ထိမ်းမြားမည့် မာရိအားဖြင့် လွန်စွာ စိတ် ကသိ ကအောက် ဖြစ်ရသည်။ အကြောင်းမှာ အသက်နှင့်အမျှ ချစ်မြတ်နိုး နေရသော ဘဝ

ကြင်ဖော် လောင်း၊ သူနှင့်အတူတကွ နေထိုင်ခြင်း မရှိခဲ့သေးသော သတိုးသမီး လောင်းသည် အခါ မဟုတ် ကိုယ်ဝန်ဆောင်နေသည့် ဖြစ်ရပ်မှန်ပင်ဖြစ်သည်။ ဧဝံဂေလိယာ သို့မဟုတ် ယောသပ်တို့၏ ထုံးတမ်းစဉ်လာအရ ဧဝံဂေလိယာသည် လက်ထပ် ထိမ်းမြားခြင်းကဲ့သို့ ဧဝံဂေလိယာ သေချာသော ကတိကဝတ်ဖြစ်သောကြောင့် အတူ အိပ်နေခြင်းအခွင့် မရသေး သော်လည်း၊ ပြန်လည်၍ ဖျက်သိမ်းလိုလည်း မရစေကောင်း သော အစဉ်အလာဖြစ်သည်။ ထိုသို့ပြုခြင်းအားဖြင့် လက်ထပ် ထိမ်းမြားသည့် နေ့ တိုင်အောင် အကြင်လင်မယား အဖြစ် မရောက်သရွေ့ သန့်ရှင်းစင်ကြယ်သော အသက် တာကို စောင့်ထိမ်းကြရပါမည်။ ထိုထုံးတမ်း ကား အချို့က လန့်ခွဲချီကြာသလို၊ အချို့မှာ နှစ်ချီ ချီလည်း ကြာတတ်လေသည်။

ထိုသို့စောင့်ကြည့်ကာလ ဧဝံဂေလိယာတွင် ယောသပ်သိရှိလိုက်ရသည်က မာရိ ဌ ကိုယ်ဝန်ရှိနေသည့် ဖြစ်ရပ်မှန်ကို ကြားသိလိုက်ခြင်းဖြစ်သည်။ လုံးဝသံသယ ရှိစရာမလို 'သူမတွင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေရှိနေကြောင်း' ကို ဖွင့်ဟ တိုင်ပင် ဝန်ခံပေတော့မည်။ သို့သော် သမိုင်းဖြစ်စဉ်တွင် မရှိစွာ၊ မကြားဘူး သေးသော ထို ဖြစ်စဉ်အား ယောသပ် အဘယ်သို့ ယုံနိုင်ပါအံ့နည်း။ ငယ်စဉ်မှစလျက် မကြား စဖူးသော ဖြစ်စဉ် ကို ကြားရသောအခိုက်တွင် ယောသပ်မည်မျှ စိတ်လှုပ်ရှား ပေမည်နည်း။

ခ) အိမ်မက်အထိရောက်လာသောစိုးရိမ်မှု။ ၁:၁၀-၁၉

သံသယ ရှိစရာမလို အခြားသူများနည်းတူ ယောသပ်သည်လည်း နှစ်ကိုယ်တူ အတူ နေမည့်နေ့ရက်ကို မျှော်လင့်စောင့်စားနေသူဖြစ်မည်။ နှစ်ကိုယ်တူအတူနေရေး အတွက် အိမ်၊ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး ထိုမှတစ်ဖန် အနာဂတ် အရေး များ ကိုလည်း တွေးတောကြံစေနေမည်မှာ မလွဲကေန် ပင်ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ နေ့ရက်များသည် အနာဂတ်အတွက် ပြင်ဆင်မှုများဖြင့်သာ ယောသပ် အသက်တာ၏ နေ့စဉ် လုပ်ငန်းဖြင့် ပြည့်နေပေမည်။ မျက်နှာကို အိုးမဲ့သုပ်လိမ်းလိုက်သည့်ပမာ ကြားရ သော သတင်းစကား တို့ကြောင့် ယောသပ်၏ အိမ်မက်၊ မျှော်လင့်ချက်တို့သည် သဲထိ ရေသွန်ပမာ ဖြစ်နေပေ လိမ့်မည်။ မာရိသည် ကိုယ်ဝန်ဆောင်ထားလျက် ရှိနေသော်လည်း ယောသပ်သည် ကလေး အဖေ မဟုတ်ခဲ့။ ထိုအချိန်၌ ယောသပ်၏ အသည်းဆိုင် နှလုံးအိမ်တို့သည် အစိတ်စိတ် အမှားမှား ပဲ့ကြော သွားသည့်အလား ခံစားရပေမည်။ ထို အဖြစ်ဆိုးသည် တရားနိုး အိမ်မက်မှ လန့်နိုး လာသူပမာဖြစ်ပေမည်။ ခဲလေသမျှ သဲရေကျ ဖြစ်သွားသည့် အခြေ အနေပင်မဟုတ်ပါလား။ ထို အချိန်သည် ဆောင်းတွင်း အိမ်မက်ပမာ ကလေးက ကလက် ဖြစ်စရာပင်။

ဂ) ကြေကွဲနုသီးစေသော ဆုံးဖြတ်မှု။ ၁:၁၉ ယခုယောသပ်သည် ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ် အဖြစ်မျိုးတွင် ရှိနေသည်။ သို့သော် သမ္မာကျမ်းစာကို ထိုသူအား 'ဖြောင့်မတ် သူ' ဟူ၍ မှတ်တမ်း တင် ထားသည်။ အနက်ကား သူသည် ဘုရားသခင်၏ စကားတော်ကို နာခံ စောင့်ထိန်းခြင်း ရှိသောသူ၊ မြဲတစွာတရား လက်ကိုင်ထားသူဟု ဆိုလိုပါသည်။ ပညတ် တရား၏ စကားတော်များကိုလည်း သူကောင်းစွာသိသည်။ အမျိုးသမီးတစ်ဦးသည် ဖောက်ပြား သည်ကိုတွေ့ရှိပါက ကျောက်ခဲနှင့်အမှန် ထုသတ်ရ ပေမည် (တရားဟော၊ ၂၂:၂၀-၂၂)။ သို့သော်လည်း အခြားသော စကားတော်လည်း ရှိနေပြန်သည်မှာ 'ကာရှင်း စာပေး'၍ မိဘရပ်ထံ ပြန်လွတ်ရန် ဖြစ်သည် (တရားဟော၊ ၂၄:၁)။ ထိုအရာများကို ဆင်ခြင် သုံးသပ် ရင်း ယောသပ်သည် မာရိအား လူထုအလယ်တွင် အရှက်တကဲ့ အကျိုးနည်း ဖြစ်စေမည့် နည်းလမ်းကို မလိုလားခဲ့သလို ကျောက်ခဲနှင့် ပစ်သတ်ရန်လည်း အလိုမရှိခဲ့။ ထို အတွက်ကြောင့်လည်း တိတ်တဆိတ်ဖြင့် စွန့်ခွာရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုသို့သော ဆုံးဖြတ်ချက်ကို ချနိုင်ရန်အတွက် ယောသပ်သည် အသည်း ကြေမခံစားကာ ယူကျုံးမရ ဖြစ်ကောင်း ဖြစ်ရမည်မှာ စာနာတတ်သူတိုင်း သိမြင်နိုင် သည်။ ထိုအရာသည် ကြေကွဲနုသီး စေမည့် ဆုံးဖြတ်ချက်ပင်မဟုတ်ပါလား။

၁၀အသက်တာ၏ နာကျင်ဖွယ်သော ပြယုဂ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင် ပါသည်။ ကျွန်ုပ်တို့၏ အကြံအစည်နှင့် ပန်းတိုင် အသီးသီးအတွက် ကျွန်ုပ်တို့ သည် အကောင်းဆုံး ကြိုးစားလုပ်ဆောင်တတ်ကြသော်လည်း ထင်မှတ် မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာသောအခါတွင် ကျွန်ုပ်တို့သည် ယူကျုံးမရဖြစ်ရပြီး အားလျော့ စိတ်ပျက် တတ်ကြသည်မဟုတ်ပါလား။ ထိုသို့သော အခြေအနေမျိုးတွင် မမျှော်လင့်မှုများ ဖြစ်ပေါ် လာသော အခါတွင် အသက်တာတွင် အခက်ခဲဆုံး သော ခါးသီးမှုဟု မှတ်ယူ တွေးဆ တတ်ကြ သည်ပင်။ ယောသပ်ကဲ့သို့ပင် ကျွန်ုပ်တို့သည် အမှုအရာ၏ နောက်ကွယ် တွင် လုပ်ဆောင် နေတော်မူသော ဘုရားသခင်ကို မြင်တွေ့ခြင်းငှါ စုစမ်းသာအောင် ဝိညာဉ်မျက်စိ ကနိုးနေကြသည်။ အကယ်စင်စစ် အိမ်မက်တွင် ယောသပ်အားပြောကြားသူမှာ ဘုရားသခင် ပင်ဖြစ်သည်။ ၁၀အသက်တာတွင် ကြုံတွေ့ရသော အမှုအရာ များသည် အကြောင်း တိုက်ဆိုင်၍ မဟုတ်ပါ ကျွန်ုပ်တို့အသက်တာအား အစဉ်အတိုင်း ကြီးထွားရင့်ကျက်ရန် ဘုရား သခင် ပြင်ဆင်ထားတော်မူသော စနစ်တော်နှင့် နည်းလမ်းမှန်စွာ တည်ရှိထားသော မဟာ အကြံတော်များပင်ဖြစ်သည်။ ထိုအရာများအတွက် နားလည်ခံစားရန် ခက်ခဲ သော်လည်း မှန်သော သစ္စာစကားတော် များပင်ဖြစ်သည်။ ကျွန်ုပ်တို့ ကြုံစဉ်၍မမီ၊ နားလည်ရန်မမီသော အမှုအရာများဖြင့် ဘုရား သခင် ပြုတော်မူနေကြောင်းကို အသက်တာအသီးသီးတွင် မျက်မြင် ကိုယ်တွေ့ ကြုံဘူး ကြပေမည် (ဟေဋ္ဌာယ၊ ၅၅:၈-၉)။ ကျွန်ုပ်တို့အတွက် ထားရှိ

တော်မူသော အကြံအစည် တော်များသည် ကျွန်ုပ်တို့ထင်မှတ်ထားကဲ့သို့ ထပ်တူ မဖြစ် နိုင်ပါ (ယောဘ၊ ၁-၂) သော်လည်း ကျွန်ုပ်တို့ နာကျင်ခံခက်ရသည့်တိုင်အောင် ကျွန်ုပ်တို့ အတွက် အကောင်း ဆုံးသော မြင့်မြတ်သည့် အကြံတော်များပင်ဖြစ်သည်(ဧရာမ၊ ၈:၂၀၊ ၂၀:၁၅-၁၇)။ ကျွန်ုပ်တို့၏ အကြံအစည် များကို ဘုရားသခင်သည် ဖယ်ရှား တော်မူသောအခါတွင် ကျွန်ုပ်တို့ လိုလားခြင်း၊ နှုတ်သန်ဖွယ်ရာမဟုတ်သော်လည်း အကြံ တော် နှင့်အညီ ဆုံးခန်း တိုင်သောအခါတွင်မူကား ကျွန်ုပ် တို့အတွက် အကောင်းတကု အကောင်းဆုံး ဖြစ်နေ သည်ကို စုံလင်စွာ မြင်တွေ့ကြ ရပါသည်။

ယနေ့ ကျွန်ုပ်တို့ ထိုသို့သောအဖြစ်မျိုးကို ရင်ဆိုင် တွေ့ကြုံနေရကောင်း တွေ့ကြုံ ရပေမည်။ ဘုရားသခင်အတွက် ကြီးမားစွာ အသုံးတော်ဖြစ်လိုပါက ကြီးမား သော စစ်ဆေးစမ်းသပ်မှုများသည် နောက်ဝယ် ထပ်ချုပ်လိုက်ပါလာပေမည်။ ဇေလီယသည် ကာရမ် တောင်၌ ရည်တည်ခြင်းငှါ မစုမ်းသာသောအခါတွင် မိမိကိုယ်ကိုမိမိ ခေရိတ် ချောင်းတွင် ပုန်းခိုခဲ့ပါသည်။ ဒါဝိဒ်သည် လူထုရှေ့တွင် ဂေါလျတ်ကြီးအား ရင်ဆိုင်ခြင်း မပြုမီ၌ ခြင်္သေ့နှင့် ဝက်ဝံများကို တောင်တွင်း၌ နှိမ်နင်းခဲ့ရသည်။ ကျွန်ုပ်တို့ နားလည်ရန် ခက်ခဲ၍ နာကျင်မှုများသဖွယ်ဖြစ်စေသော်လည်း ဘုရားသခင်သည် ကြီးမားသော မဟာ အမှုတော် မြတ်အတွက် ထိုသို့ပင် အသုံးပြုတော်မူခဲ့သည်ကို တွေ့ရသည်။ 'အနာ မခံက၊ အသာ မစံရ' ဆိုသောစကားအတိုင်း ဘုရားသခင်သည် လမ်းပြ သွန်သင်ပုံသွင်း တော်မူခဲ့ပါသည်။ ၂။ မှတ်ကျောက်ဖြစ်စေသည့်အမှု။ ၁:၂၀-၂၃။ ခက်ခဲလှသော ဘေးကြပ်နံ့ကြပ် အခြေ အနေတွင် ဘုရားသခင်သည် ယောသပ် အား ခေါ်ယူတော်မူခဲ့သည်။ အခြားသူများ မလုပ် ဆောင်ချင်သော အမှုကိုစွဲကို ဘုရား သခင်သည် ယောသပ်အား မရှက်မကြောက် ယုံကြည် ခြင်းဖြင့် လုပ်ဆောင်ရန် တာဝန် ပေးတော်မူခဲ့သည်။ ထိုခက်ခဲသော အမှုသည် သူ၏ ၁၀ အသက်တာ အတွက် လွန်စွာပင် ဘေးကြပ်နံ့ကြပ်ဖြစ်စေသော်လည်း အသက်တာတွင် မှတ်ကျောက် ဖြစ်စေခဲ့သည်။

ဂ) ဘုရားဖွင့်ပြသောအမှု။ မာရိ၌ဖြစ်တည်နေသော ပဋိသန္ဓေသည် သာမန်လူသားတစ်ဦး မဟုတ် ကြောင်း ဘုရားသခင်သည် ယောသပ်အား မိန့်တော်မူခဲ့သည်။ ထို့အတွက် မာရိ၏ ဝမ်းကြာတိုက်တွင် တည်ရှိနေသောသားရတနာသည် ဘုရားသခင်၏ သားတော် ဖြစ်တော် မူသည်ကို ယောသပ် ရှင်းလင်းစွာမြင်တွေ့လာရသည်။

ခ) လုပ်ဆောင်ရန်အမှု။ မာရိအား ကွာရှင်းခြင်း၊ ကျောက်ခဲနှင့်ပစ်သတ်ခြင်းများမပြုဘဲ ပဋိသန္ဓေ အားလည်း မိမိ၏ ရင်ဝယ်သားကဲ့သို့စောင့်ရှောက်ရန် မိန့်ကြား တော်မူခြင်းကို ယောသပ် ကြားနာခဲ့ရပြန်ပါသည်။ ထိုမျှမက ကလေးအားလည်း ကျွေးမွေးသုတ်သင် ကွယ်ကာ စောင့်ရှောက်ခြင်းပြုရန်သာမက အမည်သညာ မည့်ဆိုရန်ကိုပင် အသေးစိတ် မှာကြား တော်မူခဲ့သည်။ ယောသပ်အတွက် ထိုအမှုကိုစွဲတို့သည် လွယ်ကူသောအရာမဟုတ် ခက်ခဲသော တာဝန်ဝတ္တရားများပင် ဖြစ်သည်။

ဂ) နှစ်သက်ကြည်ဖြူစွာပြုခြင်း။ ဖွင့်ပြတော်မူခြင်းများကိုခံယူပြီးနောက် ယောသပ်သည် ဘုရားသခင်၏ အံ့ဩ ဖွယ်သော အကြံအစည်တော် သစ္စာတရားများကို မြင်တွေ့ လာသည်။ ထိုကလေး သည်ကား လူသားမျိုးနွယ်တစ်ခုလုံးအတွက် ပေးသနားတော်မူသော ကတိတော် ပြည့်စုံရန် အကြောင်း ဖြစ်သည်ကို နားလည်လာရပြန်ပါသည် (ကမ္ဘာဦး၊ ၃:၁၅)။ လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာမှ ဘုရားသခင်စေလွှတ်တော်မူမည့် ကယ်ချွတ်ရှင် လူတို့ မျှော်လင့်စောင့်စားနေသော မေရှိယ၊ လောကသားတို့အတွက် ကယ်တင်ရှင် ကြွလာခြင်း မဟုတ်ပါလား။ ဓမ္မဟောင်း ကာလတွင် အပြစ်ကင်းသော သိုးသငယ်ယင် သည် မာရိ၏ ဝမ်းကြာတိုက်တွင် တည်ရှိ နေသော ခရစ်တော်ယေရှုဘုရားအား ပုံဆောင် မီးမောင်း ထိုးပြနေခဲ့သည်သာ။ ပရောဖက် အားလုံး တို့သည်လည်း ထိုသို့သော ဘုန်းတော်နှင့် ကြွလာမည့်နေ့ကို စောင့်စား မျှော်လင့် နေခဲ့ကြသည်ပင် (ဟေဋ္ဌာ၊ ၇:၁၄၊ ၉:၆)။ အပြစ်နှင့် ချည်နှောင်မှုများစွာထဲမှ ကယ်လွတ် ခြင်း ခံရမည့်နေ့ကို ဖန်ဆင်းခံ လောကီသား အားလုံးတို့ စောင့်စားနေခဲ့ရသည်မှာ ယနေ့ ကဲ့သို့သော နေ့ထူးနေ့မြတ် မင်္ဂလာပင် ဖြစ်သည်။

ထို့နောက် ထိုကလေးအား 'ယေရှု' ဟူသောအမည်ဖြင့် မည့်ရမည်ဆိုသော ကောင်းကင်တမန်၏ စကားကိုကြားလိုက်ရသည်။ 'ယေရှု' ဟူသော အမည်မှာမကို ခေါ်ဝေါ် သမုတ်ခြင်းအကြောင်းအရင်းမှာ 'လောကီသားတို့အား အပြစ်မှ ကယ်ချွတ် မည့်အရှင်' ဖြစ်တော်မူသောကြောင့်ဖြစ်သည်။ ထိုအရှင်၏ အမည်မှာမည် သာသနာ နှင့် စပ်ဆိုင်သော 'ယေဟောဝါ ဘုရားသည် ကယ်တင်ရှင်' ဟူသည်ကို ပြန်ညွှန် တော်မူခြင်းသာ ဖြစ်သည်။

ယောသပ်သည် ထိုသို့သောအမှုအရာများကို ဖြစ်ပျက်တွေ့ကြုံနေရချိန်တွင် ပြည့်ဝစွာ နားလည်ခြင်းရှိမည် မဟုတ်ဟု ယုံကြည်မိသည်။ အမိန့်တော် အတိုင်း အစစ အရာရာတွင် အသေးစိတ်သိမြင်မည်လည်းမဟုတ်။ အကယ်၍ နားလည်ပါက ဤလောက၏ ကယ်ချွတ်ရှင်သည် အပျိုကညာမာရိဝမ်းကြာတိုက်၌ ဖွားမြင်ခြင်းကို ခံယူရန် ဆင်းသက် တော်မူသည်ဟု အတပ်သိပေလိမ့်မည်။

၃။ အသက်တာအတွက်ပုံကောင်းသက်သေ။ ၁:၂၄-၂၅။ စစ်မှန်သော ၁၀အသက်တာ ၏ ရင့်ကျက်မှုသည် ကြုံဆုံရသော အမှုကြီး ငယ်တို့ မဟုတ်ပါ။ လုပ်ဆောင်ရမည့် အငန်း အတာ အားဖြင့်သာတိုင်းတာ ရပေမည်။ စစ်မှန်သော စာရိတ္တနှင့် လုပ်ငန်း ဆိုင်ရာ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းတို့ကသာ လူ တစ်ဦး၏ စာရိတ္တကို ထင်ရှားသက်သေ

ဖြစ်စေ ပါသည်။ စစ်ကြောခြင်းသည် အခန်းကဏ္ဍ တစ် ဖြစ်ပြီး မှန်ကန် သင့်လျော်သော တုန့်ပြန်မှုသည် နောက်ပါးဝယ်ထပ်ချပ်မကွာ ယှဉ်တွဲ လျက်ရှိသည်။

လက်ထပ်ထိမ်းမြားတော့မည့် ယောသပ်အသက်တာတွင် လွန်စွာ ခက်ခဲ စရာအမှုအရေးကို စာနာနားလည်နိုင်ပေမည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည် လည်း ဘဝအသက်တာတွင် အလုပ်ကိုလုပ်ဆောင်ရင်း ဘဝကိုမှတ်ကျောက် တင်စေရပါမည်။ ဘဝအသက်တာ၏ မှတ်ကျောက် စံနှုန်းအဖြစ် ခေတ္တမျှ ဆင်ခြင် ကြည့်ကြပါစို့။ ယောသပ်သည် ဘဝအသက်တာ၌ ခက်ခဲမှုများကြုံတွေ့ရသည့်နည်းတူ ကျွန်ုပ်တို့ အသက်တာ တွင်လည်း စံပြုအတု လူက သမ္မာကျမ်းစာ၌ ရေးမှတ် ဖော်ကျူး ထားခြင်းဖြစ်သည်။

က) မတူခြားနားသောလုပ်ငန်းဆောင်တာ။ လူများစွာတို့သည် မာရီနှင့် ယေရှုခရစ်တော်အား စွန့်ပယ်သွားကြမည်မှာ မြေကြီးလက်ခဲတ် မလှသောအခိုက်အတန့် ပြုယုဒတစ်ခုပင် ဖြစ်သည်။ ယောသပ်မူကား ထိုသို့ မပြုခဲ့ပါ။ အိမ်မက်မှ နိုးထလာသည်နှင့် သူသည် အလျင် အမြန် ထကာ မာရီအား ဘုရားသခင် မိန့်ကြားထားသည့်အတိုင်း ခေါ်ဆောင်ခဲ့သည်။ ထို အခိုက် လူများစွာ တို့မူကား “စည်းကမ်းကနားနှင့်အညီ မင်္ဂလာဆောင်နှင်းရန်ကိုပင် မစောင့် စည်း နိုင်သော စုံတွဲ” ဟု ကဲ့ရဲ့သဖြိုဟ်ခြင်းကို ပြုကောင်းပြုကြ ပေမည်။ ထို အချိန် အခါတွင်ကား ယောသပ်သည် လူထုမှ မည်သို့ဝေဖန်ကဲ့ရဲ့မည် ပြောဆို ကြမည်ကို ဂရုထားခြင်းမရှိဘဲ ဘုရားသခင်၏ အလိုတော်ကိုသာ ဘဝ အသက်တာတွင် ဖော်ဆောင်ရန် အာသီသ ပြင်းပြလျက်ရှိသည်။ သူ့၌ရှိခဲ့သော သံသယ၊ ကြောက်ရွံ့ ပူပန်မှုနှင့် ဆင်ခြင်မှုတို့ အစား ဘုရားသခင်၏ စကားတော်ကို ယုံကြည်ခြင်း အား နှာခံ လုပ်ဆောင် ခဲ့သည်။ လွန်စွာ ကောင်းသော ပုံသက်သေပင်ဖြစ်သည်။

ခ) မဆုတ်မနစ်သောဆက်ကပ်မှု။ သူသည် မာရီအား အိမ်သို့ခေါ်ဆောင်ခဲ့သော်လည်း မေထုန် သံဝါသ ကာမ တဏှာ သဘောတရားတို့ကား စည်းမောက်ခြင်းမရှိခဲ့။ ယေရှု ခရစ် တော် ဘုရား ဖွား သန့်စင် တော်မူခြင်းတိုင်အောင် မာရီ၏ အပျိုကညာဖြစ်ခြင်းကို တည် ကြည် လေးနက်စွာ ထိမ်းသိမ်း နှာခံခဲ့သည်။ ပါတိဝန်းကျင်၏ ကဲ့ရဲ့ပြစ်တင်မှုနှင့် ဝေဖန်မှု များကိုလည်း ရင်ဆိုင်ရန် စိတ်ဆန္ဒ အသင့်ရှိနေပြီး မိမိ၏ အသွေး အသားအလိုကိုလည်း မြေထဲပစ်ချထား လက်ကိုင်ထားလျက် တည်ကြည် စွာ စောင့်ထိမ်းခဲ့သည်။ ဘုရားသခင်၏ အလိုတော် ပြည့်စုံရန် အမှုအရေးမှ တစ်ပါး အခြားသော ဆန္ဒယောသပ်တွင်မရှိခဲ့။ ဤနေရာ၌ ယောသပ် သည် အဘယ်မျှသော ကြည်ညို လေးမြတ်စံပြုစရာ ကောင်းနေ ပြန်သည်။

ဂ) စုံလင်သောပြီးမြောက်မှု။ ယေရှုခရစ်တော်ဘုရားအား မွေးဖွားသန့်စင်တော်မူပြီးသည့် နောက်တွင် ယောသပ်သည် အခြားသော ယုံကြည်ခြင်းခြေလှမ်းကိုလှမ်းကာ ကောင်းကင် တမန် မိန့်တော် မူခဲ့သည့်အတိုင်း ယေရှုဟူသော အမည်နာမကို ခေါ်ဆိုသမုတ် အမည်ပေးခဲ့ လေသည်။ ကျွန်ုပ်တို့ သိရှိရသမျှ ယောသပ်အသက်တာတွင် ဘုရားသခင်မှ သူ့ အသက်တာ တွင် ခိုင်းစေ ထားသော အမှုကိစ္စအားလုံးအား မစုံမလင်မရှိ ပကတိ ပြီးပြည့်စုံခြင်း များဖြင့်သာ လုပ်ဆောင် ခဲ့သည်။ မယုံကြည်နိုင်သော အရေးအခင်း အမှုအရာတွင် ဘုရား သခင်မှ သူ့အား ခေါ်ယူ အသုံးပြုတော်မူခဲ့သော်လည်း ယောသပ် သည် ယိမ်းယိုင် ခြင်း မရှိ။ ပကတိ တည်ကြည်သော သဘောဖြင့် ဘုရားသခင် စေခိုင်း သမျှကို လုပ်ဆောင် အကောင် အထည် ဖော် ခဲ့သည်။ တကယ့်ပင် မွန်မြတ်သော ပုံသက်သေ ပင် မဟုတ်ပါလား။ နိဂုံး။ ။ယောသပ်အသက်တာတွင် ခရစ်တော်ယေရှုဘုရား ဖွားမြင်ရန်အတွက် ဘုရား သခင်၏ အသုံးပြုတော်မူခြင်းကို ကောင်းစွာသိမြင်ပါရဲ့လား။ ယောသပ်သည် ယေရှု ခရစ် တော် သက်တော်ငယ်စဉ် ကလေးအရွယ်တော်၌လည်း မိမိ၏ ရင်ဝယ်သားကဲ့သို့ ကျွေးမွေး သုတ်သင် သွန်သင်လမ်းပြစောင့်ရှောက်ခဲ့ မည်မှာ မြေကြီးလက်ခဲတ်လှမည် မဟုတ်။ ဘုရား သခင်သည် အခြေခံလူတန်းစားဖြစ်သော နှိမ့်ချခြင်းရှိသည့်လက်သမားတို့ သူ၏ကြီးမြတ် သော မဟာအမှုတော် မြတ် အတွက်ခေါ် ယူအသုံးပြုတော်မူခဲ့သည်။

ယနေ့လည်းထိုကဲ့သို့ပင် လောကီသားတို့ အကျွတ်တရား ဝင်ရောက်နိုင်ရေး အတွက် ထိုသို့အသုံးခံမည့်သူများကို ဘုရားသခင်သည် ရှာဖွေနေဆဲပင် ဖြစ်သည်ကို သိမြင် နားလည်ပါရဲ့လား။ ယောသပ်နှင့် မာရီကိုပြုသကဲ့သို့ သင်နှင့် ကျွန်ုပ်အား ထပ်တူ ပြုရန် စေခိုင်းတော်မူမည်မဟုတ်သည်ကိုကား ကျွန်ုပ် အသေအချာပြောရပါသည်။ တဖန် ကျွန်ုပ်တို့ ဘဝအသက်တာတွင် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်ရကောင်း ရင်ဆိုင်ရ ပေသော်လည်း ဘုရားသခင်သည် ထိုသို့သော အမှုအရာများထဲမှ ကျွန်ုပ်တို့အား လမ်းပြသွန်သင် တွယ်ကာ စောင့်မ ကာ စေခိုင်းသော မဟာ အမှုတော်ပြီး ပြည့်စုံ တော်မူပါမည်။ ဘုရားသခင် သည် သူ၏ ဘုန်းတော်အတွက် မှန်ကန်သော သက်သေခံမှု များ ရှိမည့်သူများကို ရှာဖွေလျက် ရှိပါသည်။ သင်သည် ဘုရားသခင်ရှာဖွေနေသော ထိုပုဂ္ဂိုလ်အမျိုးအစား၌ပါသလား။ ထိုသို့ ဖြစ်ရိုး မှန်ပါက ဘုရားသခင်ရှေ့တော်တွင် မားမားမတ်မတ်ရပ်လျက် “ကိုယ်တော် အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟု မပြောဘဲ နေရပါသလဲ။ ဘုရား သခင် ပေးအပ် တော်မူသော အမှုတော်မြတ်အတွက် ‘အိမ်မက်မှ လန့်နိုးသူပမာ’ ဖြစ်နေ ပါသလား။ ထိုသို့ ဆိုပါက ဘုရားသခင် ရှေ့တော်တွင်ရပ်လျက် စေခိုင်းတော်မူသော မဟာ အမှုတော်မြတ် ပြီးစီး အောင်မြင်စေရန် ကျွေးဇူး တော်ကို မှီခိုအားကိုးလျက် ဘုရားသခင် ကို အားကိုး ပုံအပ်လိုက်ပါ။ သင်၏နှလုံးသားနှင့် လိုအပ်မှုကို ကျွန်ုပ်ကောင်းစွာမသိသော်လည်း ဘုရား

သခင်သည်ကား သင်၏နှလုံးသားနှင့် လိုအပ်ချက်ကို သိမြင်တော် မူသည်သာမက ဖေးမ ကူညီတော်မူခြင်းကိုလည်း ပြုတော်မူမည့် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်တော် မူသည်ကို ယောသပ်အသက်တာအားဖြင့် သင်ဆင်ခြင်သိမှတ်ကိုးစားလိုက်ပါ၏ တိုက် တွန်း လိုက်ပါရစေ။ ။ နာမတော်မြတ်၌ - ဆယ်မြူရယ်စိုးလွင်

တကျာနဲ့ပါဝါ (၂) (အယ်ဒီတာ)

ကျနေ့၌ လက်ကိုင်ဖုန်းထဲကို အမည်မသိ ဖုန်းတစ်လုံးက လှမ်းခေါ်လို ထူးလိုက်မိတဲ့အခါမှာတော့ တဖက်က မိန်းကလေး တစ်ယောက်က သူ့နာမည် အရင်းနဲ့ စပြီး မိတ် ဆက်ပါတယ်။ ပြီး သူ့ရင်ထဲက ပူလောင်မှု နောင်တ တရားနဲ့ မှားမိခဲ့တဲ့ အမှား အတွက် ဘုရား သခင်ထံ ဝန်ချတောင်းပန်ရင်း လူရှေ့ ဘုရားရှေ့မှာ ဝန်ခံဖို့ ပြောဆို လာတဲ့အပြင် သူ့လို အမှားမျိုး သူများတွေနောက်ထပ် မမှားဖို့နဲ့ သူ့လို မှားနေတဲ့ သူတွေလဲ နောင်တနဲ့ ဘုရားသခင်ဆီ ပြန်လာဖို့ သက်သေခံ ရေးသားချင်တဲ့ အကြောင်း ပြောလာပါတယ်။ သက်သေခံသူ flower ရဲ့ ဒီစာလေးကို ရေးသားရတဲ့ ရည်ရွယ်ချက် ကတော့ သူ့မှားမိတဲ့ အမှားကို ဘုရားရှေ့ လူရှေ့မှာ ဝန်ချဖို့နဲ့ သူ့လို မမှားဖို့ အသိ ပေးချင် တာ ဖြစ်တာမို့ သူ့ရဲ့ရည်ရွယ်ချက်လေးကို သဘောကျမိလို့ သူ့ရဲ့ ဖြစ်ရပ်မှန် ခံစားချက် သက်သေခံချက်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ဆိုင်မှု ရှိလို့ အမှားအယွင်း ပါခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

မီးကိုပူမှန်းသိလျက်နဲ့ တိုးဝင်မိတဲ့ဖိုးလပ် Flower

တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။ ဒါမှမဟုတ် နောင်တ ရပြီး တို့လို သက်သေ ခံပါ။ လူကြီးတွေပြောတာ သိပ်မှန်တာဘဲနော်။ နောင်တ ဆိုတာ နောင်မှ ရတာတဲ့။ တော်တော် မိုက်တဲ့ ခို။ သိလျက်နဲ့ အပြစ်လုပ်မိတဲ့ ခို။ အရင်ထဲမှာ အရမ်း မွန်းကျပ်ပြီး မခံစား နိုင်တော့လို့ ဆရာမျိုးသူနဲ့ ဆရာမင်းအောင်သက်လွင်တို့ကို ရင်ဖွင့် ပြောပြမိတယ်။ ပြီးတော့ ဆရာတို့အားလုံးရဲ့ သွန်သင်လမ်းပြမှုကိုလဲ လိုချင် တယ်။ ဒါပေမဲ့ ဘုရား သခင် ဆီမှာ ဆုတောင်းပြီးမှ ဆရာတွေကို ပြောပြပါတယ်။ ဆုတောင်းပေးတဲ့ ဆရာမျိုးသူ ကို ကျေးဇူး တင်တယ်။ ဆက်ပြီးဆုတောင်းပေးပါ။ ဒီ သခင်စကားကို ဦးဆောင်ပြီး တကယ့် စေတနာ အပြည့်အဝနဲ့ ယုံကြည်သူတွေ ရင်ဖွင့်လို့ ရအောင်။ သက်သေခံလို့ ရအောင် မေတ္တာ စိတ်နဲ့ ကူညီဆောင်ရွက်ပေးတဲ့ ဆရာမင်းအောင်သက်လွင်ကို ကျေးဇူး တင် လို့ မခန်းပါဘူး။ ခို အကြောင်းရေးပြရင်တော့-- လူတွေဟာလေ သိပ်ခက်တာဘဲ။ ပြောရင် လဲ မကောင်းဘူး။ အဲဒီအထဲမှာ ခိုလဲ အပါအဝင် တစ်ယောက်ဘဲ။ ခိုလေ ပထမတော့ ဒီအကြောင်း မရေးချင်ဘူး။ ဒါပေမဲ့ ခိုအပါအဝင် စင်ကာပူမှာ ဘဝတူ အလုပ် လုပ်နေ ကြတဲ့ ညီအစ်မတွေ သင်ခန်းစာ ယူလို့ရအောင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြီး ရေးသား လိုက်တာပါ။ ခိုလို ရင်ဆိုင်နေရမယ်ဆိုရင် ဆုတောင်းပြီး ဝန်ချတောင်းပန် လိုက်ပါ။ ဘုရား သခင်ဟာ အချိန်တိုင်း ကောင်းမြတ်ပါတယ်။



ဖုန်းက အစ ပြဿနာ စ ၊ ကိုင်မိပါက ဒုက္ခ ရ။ ပြင်မရတဲ့ အမှားများ ၊ မီးပွားလေးလို ပူမြစ် သွား။ စ ရေးရရင် ဖုန်းက တဆင့် ခင်မိပြီး ချစ်သွားမိပါတယ်။ ထွက်ပေါက် ရှာတာလား။ ဘာလားတော့ ပထမ မသိပါဘူး။ နောက်တော့ တဆင့်ပြီး တဆင့် တက် သွားတယ်။ နယ်ကျွဲက ဟော်တယ်အထိ ရောက်သွားပါတယ်။ သိပ်မိုက်တဲ့ ခိုပါ။ ပြီးတော့ ခိုက အပျိုလဲ မဟုတ်။ အိမ်ထောင်သည်။ ကလေး၂ယောက် အမေပါ။ အဲဒါ သူ့ကိုလဲ ပြောပြတယ်။ သူက ခိုဘက်က ဘာဘဲ ဖြစ်နေ ဖြစ်နေ ရအောင် ယူမယ်တဲ့။ ကလေး၂ယောက်ကိုလဲ တာဝန်ယူမယ်ပေါ့။ ဒါပေမဲ့ ခို မပျော်ဘူး။ ခိုက အမြဲတမ်း ဘုရားကျောင်း သွားပြီး။ အိမ်ရှင်တွေနဲ့လဲ အလုပ်ထဲမှာ အဆင်ပြေနေတဲ့သူပါ။ နောက်တော့ ကျမ်းပိုဒ် တစ်ခုကို ဖတ်မိပြီး အရမ်း တုန်လှုပ်သွားခဲ့မိပါတယ်။ အဲဒီ ကျမ်းပိုဒ် လေးကတော့ ၁ကော ၆း၁၃-၂၀ (ကိုယ်ခန္ဓာသည် မတရားသော မေထုန် အဖို့ ဖြစ်သည် မဟုတ်--- မတရားသော မေထုန်ကို ကြည့်ရှောင်ကြလော့---) ချစ်သော ညီအစ်မများ ဖတ်ကြည့်ကြပါ။ ခို အခု နောင်တ အကြီးအကျယ် ရသွားပါပြီ။ စဉ်းစား ကြည့်လေ။ ဘုရားသခင်က သူ့ပုံနဲ့အညီ ခိုလူသားအားလုံးကို ဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ ခိုတွေက ညစ် ညူးအောင် လုပ်နေကြမယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ ခရစ်တော် အနေနဲ့ မသင့် တော်ပါဘူး။ ပထမတော့ သူက ခိုကို အရမ်းချစ်တယ်လို့ပြောချင်တယ်။ အောင်မယ်လေး ချစ် လိုက်တာမှ တုန်နေတာဘဲတဲ့။ တော်တော် ရယ်ရပါတယ်။ ချစ်မှာပေါ့ သူလိုချင်တာ ရနေ တာကိုး။ သူ့လိုအင်ဆန္ဒတွေ ပြည့်ဝတဲ့ ပျော်မှာပေါ့။ နောက်တော့ ခိုအမှားတွေ သိ လိုက်တဲ့ အချိန်မှာတော့ မဖြစ်နိုင်တော့ဘူးလို့ ပြောလိုက်တယ်။ သူ့အရမ်း ဒေါသ ထွက်ပြီး အော် လိုက်တာ တကယ့် ကျားတိရိစ္ဆာန် အတိုင်းဘဲ။ ရှိသေးတယ် အဲဒီက စပြီး ညစ်တီး ညစ်ပတ် စကားတွေ ပြောလိုက်တာမှ အိုး စုံလို့ဘဲ။ ချစ်သော ညီအစ်မများ ခိုလို အဖြစ်မျိုး ကြုံခဲ့ရင် မကြောက်ပါနဲ့။ ဘုရားသခင်ဟာ ခိုရဲ့ ကွယ်ကာရာ ပါဘဲ။ ဒီအော်လမ်းက မပြီးသေးပါဘူး။ ခို တင်မကဘူး။ အခု သတင်းထွက်နေတာ စုံနေတာ ဘဲ။ ယုံကြည်သူ မိန်းကလေးတစ်ချို့ ဘုရားကျောင်းက အပြန်မှာ အပျော်ရည်းစားနဲ့ တွဲသွားတဲ့လာလုပ်

တယ် ဆိုပြီး သွားပုပ်လေလွင့် ပြောနေကြပါသေးတယ်။ ရှက်လိုက် တာ။ မလုပ်ကြ ပါနဲ့တော့။ ဒို့လဲ မလုပ်တော့ဘူး။ မခိုက်တော့ဘူး။ ဒို့ရဲ့ ခင်ပွန်းသည်ကို ပြစ်မှားမိတဲ့ အတွက် အရမ်းခံစားရတယ်။ သူကတော့ မြန်မာပြည်မှာ ဘာမှ မသိရှာပါဘူး။ အခု သူက ဒို့ကို ခြိမ်းခြောက်တယ်။ သူနဲ့ အတူတူ မအိပ်ရင် တို့ အလုပ် လုပ်နေတဲ့ အိမ်အထိ လိုက်လာပြီး ဒို့့သူဌေး ရှေ့မှာ ဒို့့ကို အရှက်ခွဲမယ်။ အလုပ်ပြုတ်အောင်လုပ်ပြီး မြန်မာ ပြည်ကို ခေါ်သွားမယ်တဲ့။ ဟားဟားဟား။ အရှုံး စင်ကာပူမှာ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ပြီးရင် ဒို့့နာမည် ပျက်အောင် ဖျက်ဆီး မယ်တဲ့ လုပ်ပါစေ။ ဘုရားသခင်က နောင်တရပြီး မြန်မာပြည် သူ့သားသမီးတိုင်းကို လက်ကမ်း ကြိုဆိုလျက်ပါ။ ဒို့့ကို ရန်သူရှေ့မှာ လဲကျခွင့် မပေးဘူးဆိုတာ ဒို့့ ယုံကြည် တယ်။ ဒီစာကိုဖတ်ပြီး ဒို့့ကို အထူး ဆုတောင်းပေးပါ။ ဒီနေ့မှ စပြီး ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်တော့မယ်။ မလိမ္မာ တစ်ခါခိုက်တဲ့။ ဒို့့မိုက်ပြီးရင် အခုအားလုံး ပြင်လိုက်ပြီ။ မိုက်တယ်ဆိုတာ မကောင်း ဘူးနော်။ အထူး သတိပေးချင်တာက မယုံကြည်သူ ရည်းစားတွေ ဘယ်လောက် ပြောပြော မယုံပါနဲ့။ မချစ် မိခင် အရင် စဉ်းစားပါ။ စပြီး မချစ်တာက အကောင်းဆုံးပါ။ သူက အားတိုင်း ဒို့့ကို ခေါ်တယ်။ ဒါပေမဲ့ ဒို့့က ၂၀၀ မှ တစ်ခါသူနဲ့ လိုက်သွားတယ်။ တစ်နှစ် လောက်ရှိပြီ။ အဲဒီလို ရွံရှာပြီး စက်ဆုပ်ဘွယ် ကောင်းတဲ့ အလုပ်နဲ့ နေရာကို ဘယ်တော့မှ မသွား တော့ဘူး။ မလုပ်တော့ဘူးလို့ ဘုရား ရှေ့ လူရှေ့မှာ သခင်စကားစာစောင် ကနေပြီး သက်သေခံ လိုက်ပါရစေ။ ကောင်း ကောင်း မွန်မွန်ဘဲ အသက်ရှင်တော့မယ်။ အမိုက်မ ဒို့့ အတွက် ဆုတောင်း ပေးကြပါ။ ခွင့်လွှတ်ကြပါလို့။ လူဆိုတာ ကိုယ်စိုက်တဲ့အတိုင်း ရိတ်ရမယ်။ ကောင်းပြီး အသီးအနှံ ပြည့်ပြီးတဲ့ စပါးဘဲ ရိတ်ချင်တယ်။ ငါ့ မသွားချင်ဘူး။ ကောင်းကင်နိုင်ငံဘဲ သွားချင်တယ်။ နေပူရင် အားတွေ ကုန်ခမ်းပြီး မောတတ်တဲ့ဒို့့။ ငါ့မိခင် ဆိုရင်တော့ မတွေးရဲ စရာဘဲ။ နောင်တနဲ့ ဘုရားသခင်ဆီ ပြန်လာကြပါလို့။ ဒို့့လို နောင်တ ရပါ လို့ ရင်ထဲမှာ မွန်းကျပ်နေရင် ဆရာတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး ဆုတောင်း ခိုင်းပါ။ ဘုရားသခင်က သင့်ရဲ့ ဝန်ထုတ်တွေကို ပေါ့သွားအောင် တကယ် လုပ်ပေးမှာ ပါ။ ဒို့့မိဘတွေ သိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဘုရားရှင်ရဲ့ ဘုန်းတော် ရှုတ်ချ မခံရဖို့။ မိဘ စိတ်မဆင်းရဲဖို့။ ခင်ပွန်းသည် စိတ်သောက မရောက်ဖို့။ ကလေး၂ယောက် ပထွေးနဲ့ မနေရဘဲ။ အဖေအရင်းနဲ့ နေရဖို့-- အားလုံး အားလုံးသော လုပ်ခဲ့သမျှ အမှားတွေကို ဝန်ချလိုက်ပါပြီ။ ဒို့့ လုံးဝ မဟုတ်တာ မလုပ် တော့ ပါဘူး။ ဒီ သက်သေခံချက် ရေးပြီးတဲ့အချိန်မှာ ဒို့့ စိတ်တွေ တည်ငြိမ်သွားပါပြီ။ ကျေးဇူးတင်ပါတယ် သခင်။ ဖွင့်သော ပန်းတိုင်းမွှေးကြပါစေ။ အာမင်။ ယေရှုနာမဖြင့် - Flower



သက်သေခံချက် မိုးမိုး

ကျွန်မ ဘုရားရှင်ရဲ့ ကောင်းမြတ်ခြင်းအကြောင်း ကျေးဇူးတော် ချီးမွမ်းချင် ပါတယ်။ ကျွန်မ ဒီနေ့ထိ လုပ်ဆောင်နိုင်သော အရာတိုင်းဟာ ကျေးဇူးတော် သက်သက် ကြောင့်သာ ဖြစ်ပါတယ်။ ကိုယ်တော်ရှင် ပေးထားတဲ့ ကောင်းချီးမှုတပါး အခြား မရှိခဲ့ပါ။ ကျွန်မ စင်ကာပူမှာ အလုပ် လုပ်နေသူပါ။ အခြားသူများတော့ မသိပါ။ ကျွန်မ ကတော့ အားနည်းခြင်းများဖြင့် ပြည့်နေပါသည်။ ယေဘုယျအားဖြင့် ပညာတတ်မှ (နိုင်ငံခြားမှာ ကျောင်းတက် ဘွဲ့ရမှ)၊ ပိုက်ဆံရှိမှ၊ ဘာသာစကား ကောင်းစွာ ပြောနိုင်မှ၊ နိုင်ငံခြားသို့ လာရောက်လုပ်ကိုင်နိုင်သော အခွင့်လမ်း ပိုများသည် ဟု လူ စိတ်ဖြင့် ယူဆလေ့ ရှိကြပါတယ်။ ဒါတောင် ကံကောင်းရင်ပေါ့ ကံများ မကောင်းရင်။ ကျောင်းပြီး လို့ အလုပ်မရလို့ ပြန်သွားခဲ့ရသူ များစွာပင်။ အဲဒါက ကျွန်မ အတွက်တော့ (ယုံကြည်သူ များအတွက်) ပြောင်းပြန်ပါ။ ဘာမှ မရှိပါစေ။ ဘုရားရှင် ရှိရင် အားလုံးဖြစ်တယ်။ ကိုယ်တော်ဟာ ခပ်သိမ်းသော အရာကို တတ်စွမ်း နိုင်တယ်။ အကြီးမြတ်ဆုံးထဲက အကြီးမြတ် ဆုံး ဖြစ်ပါတယ်။ ကျွန်မ ဒီစင်ကာပူမှာ အလုပ် လုပ်တာ ၂ နှစ်ကျော်လာပါပြီ နေ့တိုင်း နေ့ တိုင်း ဘုရားရှင်နဲ့ အတူ ရင်ဆိုင်နိုင်ခဲ့ပါတယ်။ စိတ်ပင်ပန်း ခက်ခဲတာတွေ အများ ကြီးပါ။ ကျွန်မက ဘာသာစကားလည်း မကျွမ်းကျင်ဘူးလေ။ ပညာဆိုလို့ မြန်မာပြည်က ဘုရား ပေးထားတဲ့ဘွဲ့ ပဲရှိတာ။ ဒါပေမယ့် ဘုရားရှင် ကျွန်မကို ကောင်းချီး ပေးတယ်။ အလုပ် ရခွင့်ပေးတယ်။ ဒီထက်မက လုပ်ငန်းခွင်မှာ အမြဲတန်း ကာကွယ် ပေးတယ်။ အလုပ်မှာက လုပ်ငန်းခွင် ထုံးစံအတိုင်း အတို အထောင်လေး တွေ သိပ်များပါသည်။ သူတို့ထက် ဘယ်အရာမှ မသာသော ကျွန်မကို မနာလိုခြင်း များလည်း ရှိပါသည်။ ပြဿနာများဖြစ်လျှင် ကျွန်မ သူဌေးကို ကောင်းစွာ ပြန်လည် ရှင်းပြနိုင်စွမ်း မရှိပါ။ အမြဲပဲ ဘုရားရှင်ထံ ကိုးစားအပ်နံ ဆုတောင်းခဲ့ပါတယ်။ အမြဲတမ်းပဲ ကိုယ်တော်ဘုရားက တနည်းနည်း နဲ့ ကျွန်မအတွက်ဖြေရှင်းပေးခဲ့ပါတယ်။ ယနေ့ တိုင်အောင်ပါ။ တခါတရံ တခြားသော အသိကျွမ်းများရဲ့ အနိမ့်ခံခြင်းများလဲ ရှိပါတယ်။ အထင်သေးကြပါတယ်။ ဒါပေမယ့် ကျွန်မမှာ ဘုရားကျေးဇူးတော်များဖြင့် ပြည့်လျှံ နေတာကြောင့် အားငယ်ခြင်းမရှိခဲ့ပါ။ သူတို့ ကိုသာ သနားမိပါတယ်။ သူတို့မှာ သူတို့ တတ်နိုင်သော အရာများဖြင့်သာ ဝါကြားနိုင်တာလေ။ ကျွန်မမှာ ဘာမှ မတတ်နိုင်ဘူး။ ဒါပေမယ့် အရာခပ်သိမ်းကို တတ်နိုင် တဲ့ လောကကို အောင်တဲ့ ကိုယ်တော်ဘုရား ကျွန်မမှာ ရှိတယ်လေ။ ဒါကြောင့်မို့ ယုံကြည်သူမိတ်ဆွေများလဲ ခပ်သိမ်းသောအရာကို တတ်နိုင် သော ဘုရားရှင်ကို သိရုံသာ မဟုတ်ပဲ ကိုးစားအပ်နံသော အသက်တာဖြင့် ဘဝ ခက်ခဲမှု စိတ်ပျက်မှုများကို ဘုရားရှင် ရဲ့ ကောင်းချီးရေတွက်ရင်း ကျော်ဖြတ်နိုင်ကြပါ စေ။ ဆာလဲ ၁၈ ၂-၃ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊ ငါ၏ဘုရား။ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ် အကာ။ ငါ့ကို ကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက် ဖြစ်တော်မူ၏။ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါ တောင်းလျှောက်၍ ရန်သူတို့ လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။ ။ မိုးမိုး

သူငယ်ချင်းသို့ Polaweh

တစ်ချို့ သူဌေးက ပိုက်ဆာရင် အရင်စားထားနဲ့ပဲတို့။ တစ်ချို့ကတော့ ပိုက်ဆာရင် မစား နဲ့အုံး။ အိပ်ယာ မနိုးသေးတဲ့သူတို့ကို စောင့်ပြီးစားရမယ်တဲ့ သူတို့နီးလာချိန်မှာ Breakfast က ၁၀ နာရီမှ စားရတယ်။ တစ်ချို့သူဌေးက အရင် စားထား နှင့်ပြီးမှ လုပ်တဲ့။ တစ်ချို့ ကတော့ လုပ်စရာ အရင်လုပ်၊ ပြီးမှ စားတဲ့။ တစ်ချို့ သူဌေး ကတော့ တို့အားလုံး လူချင်း အတူတူဘဲ တို့နဲ့ တပိုင်းတည်း လာစားတဲ့။ တစ်ချို့ကတော့ အလုပ်သမားနဲ့ အိမ်ရှင် မတူဘူး နောက်ဖေးမှာ သွားစားတဲ့။ တစ်ချို့က ဘာမှလုပ်စရာ မရှိရင် ငါတို့နဲ့ အတူတူ တီဗီ လာကြည့် အိမ်မဟုတ်ရင် အိပ်တော့တဲ့။ တစ်ချို့က မနက်ဖြန်လုပ်ဖို့ ကြိုတင် စဉ်းစားထား၊ အိမ်သား အားလုံး အိပ်ပြီးရင် တံခါးတွေ ပြုတ်တင် ပေါက်တွေ စစ်ပြီးမှ အိပ်တဲ့။ ဒါပေမဲ့ သူငယ်ချင်းရယ်။ ဘယ်လို ဘာတွေဖြစ်နေပါစေ။ စိတ်ခါတ် မကျလိုက်ပါနဲ့။ ပိုက်လေး တွေ တစို့စို့ မီးခိုးချောင်ထဲမှာ တစ်ယောက်တည်း အထီး ကျန် နေပေမဲ့လဲ အား မလျော့ လိုက်ပါနဲ့။ တို့ အားလုံးအတွက် အသက် ပေးသွား ခဲ့တဲ့ သခင်ယေရှုခရစ်တော်ရဲ့ ဝေဒနာနဲ့ စာရင် သူငယ်ချင်း ခံစားရတာတွေက အသေး အခွဲလေးပါဘဲ။ ငါတို့သည် အမျိုးမျိုးသော နောက်ယုတ်ခြင်းကို ခံရသော်လဲ။ အကျိုး နည်းခြင်းသို့ မရောက်။ --- ၂ကော ၄-၈-၉။ ဆိုတဲ့ ကျမ်းစကားအတိုင်း အခုတွေ့ရတဲ့ ဒုက္ခက သူငယ်ချင်းတို့ ရှင်သန်နေရတဲ့ လူ့ဘဝရဲ့ ခန့်တာ အတွေ့အကြုံလေးပါ။ သခင် ယေရှုခရစ်တော်သာလျှင် တို့တွေ့ရဲ့ မျှော်လင့် ချက်ပါ။ အရှုံးမပေးပါနဲ့။ အားတင်း ထားစမ်းပါ သူငယ်ချင်းရယ်။ Polaweh



Thank you Lord, Jesus. (James)

ကလေးငယ်ဘဝ လမ်းလျှောက်သင်ချိန်မှာ အဖေနဲ့ အမေရဲ့ ဖေးမမှုကြားက လဲကျလို့ နာကျင်စွာနဲ့ ငိုခဲ့ရတာ အကြိမ်ပေါင်း များစွာပါဘဲ။ ဒါပေမဲ့ နာကျင်မှု ပြီးဆုံးသွားချိန်မှာ တောင် ကျေးဇူးပါတယ် ဖေဖေ။ မေမေ လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ အဲဒီလို မပြောခဲ့တာ ၁၉၉၇ ခုနှစ်ထိ တိုင်အောင်ပါဘဲ။ ဒီလိုနဲ့ ယုံကြည်သူ ဖြစ်လာပြီးနောက်ပိုင်း ၀၇-၀၂-၁၉၉၇ မှာဘဲ Thank you ဆိုတဲ့ စကားကို စပြီးပြောတတ်လာခဲ့ပါတယ်။ အဲဒီ စကားပြော တတ်ခဲ့ခြင်း ဟာလဲ ပြောင်းလဲခြင်းမရှိတဲ့ အရှင်တကာတို့ရဲ့ အရှင် ဘုရင်တကာတို့ရဲ့ ဘုရင် ယေရှုခရစ်တော်ရဲ့ နာမတော် ကြောင့် ဘဲ ဖြစ်ပါတယ်။ မယုံကြည်သူနဲ့ ယုံကြည်သူ ဘဝဟာ အလွန်ခြားနားပါတယ်။ ယုံကြည်သူဖြစ်လာပြီးရင် စာတန်ရဲ့ စုံစမ်းခြင်းတွေ ခံရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဘုရားနဲ့ ပိုနီးလာလေလေ။ စာတန်ကလဲ ကျနော်တို့နဲ့ နီးလာ လေလေပါဘဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဘုရားသခင်ကိုသာ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှနှင့် ကိုးစားပါ။ ဘုရားသခင် ကွယ်ကာပေးပါလိမ့်မယ်။ ကျနော်ဘဝမှာ ဘုရားသခင်ကို မကိုးစား ခဲ့ပါဘူး။ အသွေးတော်နဲ့ ဝယ်ယူထားတဲ့ ဘုရားသခင်ရဲ့ မေတ္တာကို နားလည်ပြီး ခရစ်တော်နဲ့ အတူ လျှောက်လှမ်းသင့်ပါတယ်။ ထိုဘုရားမှ တပါး အခြားသော အရာကို မကိုးကွယ်ဖို့လဲ လိုပါတယ်။ ယေရှုခရစ်တော်ဘုရားကို သက်ဆုံးတိုင် ကိုးကွယ် ဆည်းကပ်မှုကို ဘုရားက အလိုရှိပါတယ်။ လူကာ ၉-၂၃။ ဟောရှာယ ၅၅-၆-၉။ ကျနော်တို့ မှာ ရှိရမှာက ဘုရားသခင်ကို မြင်တွေ့ချင်တဲ့ စိတ်။ ဆည်းကပ်ချင်တဲ့ စိတ်။ ဘုရားကို ဆာလောင် ငတ်မွတ်တဲ့ စိတ်လေးရှိဖို့ပါဘဲ။ ကျနော်ဟာ တကိုယ်ကောင်းဆန်တဲ့ သူပါ။ အခက်အခဲ ပြေလည်ရင်ပြီးရော ဆိုတဲ့ ပုံစံနဲ့ ဘုရားသခင်ဆီက အချစ်တွေ၊ အကူအညီတွေ ရယူရင်း ကျေနပ်နေတဲ့သူပါ။ ဒါပေမဲ့ ၈-၄-၂၀၁၁ မှာ ဘုရားသခင် ကျနော်ကို ချစ်တယ်ဆိုတာ ပိုသဘော ပေါက် လာခဲ့မိပါတယ်။ အဲဒီနေ့က ကျနော် အလုပ်လုပ်ရင်း အနက် ၄ပေ။ အကျယ် ၂ပေခွဲ ရှိတဲ့ မြောင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့ပါတယ်။ အထဲမှာ



သက်သေခံချက် မကြီး

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျရဲ့ အသက်တာမှာ ယနေ့ထိတိုင် ကျန်းမာစွာနဲ့ အလုပ်လုပ်ခွင့် ရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ကျမရဲ့ ပါးရိုးအောက်မှာ အကျိတ်ထွက်ပြီး နာနေပါတယ်။ သူငယ်ချင်းတွေကို ပြောပြပြီး ဆုတောင်းခိုင်းပါတယ်။ ကျမလဲ နာနေတဲ့ နေရာကို ဆီလူးပြီး ဆုတောင်းပါတယ်။ အခုဆိုရင် အဲဒီနာနေတဲ့ နေရာမှာ အကျိတ် မရှိတော့ သလို၊ နာလဲ မနာတော့ဘဲ ကျေးဇူးတော်ကြောင့် ရောဂါ ပျောက် သွားခဲ့တဲ့အတွက် ကုသ ပေးတော်မူသော အဖဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း သက်သေခံ လိုက်ပါတယ်။ ။ မကြီး

ဝါယာကြိုးတွေ ရှိနေပါတယ်။ ကွန်ကရစ်နဲ့ လုပ်ထားတဲ့ မြောင်းပါဘဲ။ ကျနော် ပြုတ်ကျတဲ့ ပုံက အရမ်း လှပါတယ်။ အနည်းဆုံး ဘယ် ခြေထောက်။ ညာဘက်နံရိုးနဲ့ ညာလက် ကျိုးဖို့ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမဲ့ ကျေးဇူး တော်ကြောင့် ကျနော် ကိုးကွယ်တဲ့ ဘုရားက အဲဒီ အကျိုးဆိုး တွေက ကယ်ခဲ့ပြီး အနည်း ငယ် နာကျင်မှုသာ ဖြစ်စေခဲ့ပါတယ်။ နောက်နေ့ လမ်း မလျှောက်နိုင်ခဲ့ပါဘူး။ ဆုတောင်းခြင်း တန်ခိုးနဲ့ နာကျင်မှုပျောက်ပြီး နောက်နေ့မှာ ဘုရား ကျောင်း လာတက်နိုင်ခဲ့ပါတယ်။ ဒီ အဖြစ် အပျက်လေးက ဘုရားသခင်က သူချစ်တဲ့ သား ကို ဆုံးမတယ်ဆိုတဲ့ သင်ခန်းစာကို ခံစား လိုက်မိပါတယ်။ ရော့ ၈:၄။ သု ၃:၁၂။ ဒက်ဆတ်၍ ဆုံးမတော်မူသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း Thank you Lord, Jesus. လို့ ပြောပါရစေ။ James



သက်သေခံချက် နော်

ညီမက ရန်ကုန်တနေ့ စလုံးကို ၂၀၁၁ ခု ဇွန်လ ၈ရက်နေ့မှာ ဦးလေးဆီ အလည် လာရင်း အလုပ် ရှာဖို့ရောက်လာတဲ့သူပါ။ အလည် ဝိဇာ တစ်လ စရပါတယ်။ ရတဲ့ ရက်တိုလေး အတွင်းမှာ ညီမ အလုပ်လိုက်ရှာပါတယ်။ ညီမက ကန်မက်စတြီနဲ့ ကျောင်းပြီးထားတာပါ။ သတင်းစာထဲမှာရော သူငယ်ချင်း အဆက်အသွယ်နဲ့ ရော အလုပ် အကုန် အင်တာလိုက် ဖျူးပါတယ်။ Eunus နားမှာ တိရိစ္ဆာန်ထိန်းဖို့ အလုပ်ရပါတယ်။ ညီမနေတဲ့ ဘွန်လေးနဲ့ အလုပ်ပေးတာမို့ မလုပ်ဖြစ်ခဲ့ပါဘူး။ တခြားအလုပ်တွေလဲ အီးမေးလ်နဲ့ စီမီ ပို့ပေမဲ့ အကြောင်း မပြန်တာနဲ့ ကြုံရပါတယ်။ အလည်ဝိဇာသက်တမ်း တစ်လပြည့်သွားလို့ နောက် တစ်လ ထပ်တိုးပါ တယ်။ အဲဒီ အတောအတွင်းမှာ ညီမ အလုပ်တစ်ခုရပါတယ်။ Queens town နားမှာပါ။ ဓါတ်လှေကားတွေ လိုက်ပြင်တဲ့ ကုမ္ပဏီ သေးသေးလေးပါ။ အဲဒီမှာ အလုပ် ခန့်ခြင်း ခံရပါတယ်။ ဝမ်းသာလိုက်တာ။ S-pass တင်ပေးပါတယ်။ အဆင် မပြေချင်တော့ ညီမ ဆေး သွားစစ်တဲ့ အချိန်မှာ ၂၀၀၈ ခုနှစ်လောက်က တီဘီရောဂါ ဖြစ်ခဲ့ဖူးတဲ့ ဒက်ရာ ဟောင်း ကြောင့် ညီမကို သူတို့ အကိပ်ပတ်စ် မပေးပါဘူး။ ညီမရထားတဲ့ ဘွဲ့နဲ့ အလုပ်ရာထူး မကိုက်လို့ ရီဂျက် ထပ်ထိပါတယ်။ စိတ်ဓါတ် ကျသွားခဲ့ပါတယ်။ ဘုရားသခင်ဆီမှာ အပြင်း အထန် ဆုတောင်းခဲ့ပါတယ်။ အဲဒီ အတော အတွင်း ညီမ ရထားတဲ့ အလည်ဝိဇာ ၂၀ ကုန်သွားပါတယ်။ ရောဂါအတွက် ဆေးစစ်ချက် ယူဖို့ တန်တော့ဆင်း ဆေးရုံမှာ ဆရာဝန်နဲ့ ပြ နေတာမို့ ဆရာဝန် ဆေးထောက်ခံစာနဲ့ ညီမ အလည်ဝိဇာ ၂၀ ပါတ် ရပါတယ်။ ဆေးကုလိုက်။ အကိပ်ပတ်စ် တင်လိုက်။ ရီဂျက် ထိလိုက်။ ဆရာဝန်လက်မှတ်နဲ့ အလည် ဝိဇာ ၂၀ ပါတ် သက်တမ်းတိုးလိုက်နဲ့ ညီမ ဘဝဟာ စလုံးမှာ သပ္ပတ်အလုပ်နေပါတယ်။ ဆေးကုခ ငွေကို ကုမ္ပဏီကလဲ ထုတ်ပေးတော့ပါဘူး။ ရေအသက် တမနက်။ ထမင်း အသက် ဂုရက်တဲ့ ညီမ အသက်ကတော့ စလုံးမှာ ၁၄ရက် တစ်ခါ သက်တမ်း သွားတိုး နေရပါတယ်။ နေ့တိုင်းဆေးရုံနဲ့ အင်မီဂရေရှင်းကို အခေါက် ခေါက် အခါခါ ပြေးနေ ရပါတယ်။ ဆုတောင်းခြင်းမှ တပါး အားကိုးရာမရှိ။ ဘုရားသခင်မှ တပါး မျှော်လင့်ရာ မရှိတဲ့ ညီမ ဘဝပါ။ ဆရာဝန်လက်မှတ်နဲ့ ၄ခါမြောက် အလည်ဝိဇာ သက်တမ်း တိုးပြီးချိန်မှာ အင်မီဂရေရှင်း အရာရှိက ညီမကို လုံးဝ သက်တမ်းမပေးတော့ပါ။ အိမ်ပြည့်ကိုသာ ပြန်ပါလို့ တစ်ချက်လွှတ်အိမ်နဲ့ ချလိုက်ပါတယ်။ ပါးစပ်ထဲရောက်ခါနီး အစာကို လက်နဲ့ ပုတ်ချခံရ သလိုပါဘဲ။ ညီမ ရင်တွေပူလိုက်တာ။ ပိုပြီးဆုတောင်းခဲ့ပါတယ်။ အလိုတော်နဲ့ ညီရင် စလုံးမှာ အလုပ်လုပ်ခွင့် ရဖို့ပါ။ လုံးဝမျှော်လင့် မထားပါဘူး။ ကျေးဇူး တော်သက်သက်နဲ့ ဖျာလိပ် အိမ်ပြန်ရခါနီးမှာ ညီမ အကိပ်ပတ်စ် ရခဲ့ပါတယ်။ အခု အလုပ် ဝင်နေပါပြီ။ ဘုရားသခင် ကောင်းမြတ်ပါတယ်။ ဒီနေ့ ဘုရားကျောင်း သွားတယ်။ ဘုရား ကျောင်းမှာ ဧဝဂေလီ ဆရာတစ်ပါးက တရားဟောတာ ဒုက္ခ အခက်အခဲတွေဟာ ဘုရား သခင်နဲ့ ပိုနီးစေဖို့တဲ့ အလုပ်ရပြီးမှ ညီမ ရင်ထဲပူနေပါတယ်။ အဲဒါကတော့ အလုပ်ရရင် သက်သေခံမယ်လို့ ဘုရားကို ကတိပေးထားတယ်လေ။ အခု အလုပ်ရပြီး အကိပ်ပတ်စ် ရပြီ သက်သေခံရသေးပါဘူး။ ချက်ခြင်းဘဲ သခင်စကား အယ်ဒီတာဆီ ဖုန်းခေါ်ပြီး လက်ဖက် ရည်ဆိုင်မှာ ညီမရဲ့ အကြောင်း သက်သေခံ ပြောပြလိုက်တယ်။ နားထောင် ရေးသားပေးတဲ့ အယ်ဒီတာနဲ့ ဖတ်ရှုတဲ့ ပရိတ်သတ်အပေါ် ဘုရားရှင်ကောင်းကြီးပေးပါစေ။ သုတ္တံ ၃:၅-၆ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ဟေရှာယ ၅၅:၈-၉။

။ နော်

တစ်ယောက်တည်းကျန် မင်းအောင်သက်လွင်

ခရစ်စမတ် ရာသီ ရောက်လာတော့ ကျနော် အိမ်ဘေးက ဘုရားကျောင်း လေးမှာ ခရစ္စမတ် သီချင်းဆိုသံတွေကို ကြားနေရပါတယ်။ ကျမ်းစာကျောင်းက ဆရာ၊ ဆရာမ လောင်းတွေ ဆိုနေလိုက် ကြတာ ဟာဖြင့် ဘာသာစကား ပေါင်းစုံ၊ သံစဉ် မျိုးစုံနဲ့မို့ တော် တော်ကို နားထောင် လို့ ကောင်းပါတယ်။ အင်္ဂလိပ်၊ ကရင်၊ ဗမာ စတဲ့ ဘာသာ စကားနဲ့ သီချင်း တွေ ဆိုနေ ကြတာ ပရိတ်သတ်တွေ ပါးစပ် အဟောင်းသား နဲ့ နားထောင် နေ လိုက်ကြတာ အားကျ စရာ ညနေချမ်းလေးပါ။ အဆိုတော်တွေ ဘယ်လောက်ဘဲ၊ ဘယ် လိုဘဲ သီချင်း အသစ် တွေ၊ သံစဉ် အသစ်တွေ၊ တူရိယာ အသစ်တွေနဲ့ဆိုဆို ကျနော် နား ထဲမှာ သိပ်ပြီး အားမရ ပါဘူး။ နောက်ဆုံးပိတ် ပရိတ်သတ်ပါ လိုက်ဆိုရတဲ့ သီချင်းက



တော့ "လောက ဝမ်းမြောက် ဘုရား ကြွလာ" ဆိုတဲ့ ခေတ်အဆက်ဆက် မရှိတဲ့၊ သက်တမ်း အကြာဆုံး၊ လူကြိုက် အများဆုံး၊ ဆိုလို အကောင်းဆုံး၊ အမိပွယ် အရှိဆုံး၊ ခေတ်အမှီဆုံး သီချင်းဘဲ ဖြစ်ပါတယ်။ ဒီသီချင်း မပါရင် ခရစ္စမတ်ပွဲတော် မမည်ပါဘူး။ ခရစ္စမတ်ပွဲတော် မစည်ပါ ဘူး။ ၂၀၀၈ ခုနှစ် ခရစ္စမတ် ကာလတုန်းက ကျွန်တော်တို့ ဧဝဂေလီ အဖွဲ့ဟာ ပဲခူးမြို့ ပေါ်မှာ ခရစ္စမတ်ပွဲကို ခြိမ်းခြိမ်းသဲ ကျင်းပဖြစ်ခဲ့ပါတယ်။ မနက် စောစော ကတည်းက မြို့လွတ် တစ်ခုမှာ ဇာတ်စင်ကြီးကြီးတစ်ခုကို ကြိုတင်ပြင်ဆင်ရေး လူငယ် တွေက ပိုင်းထိုးကြပါတယ်။ နေ့လည် ကတည်းက ခရစ္စမတ် သီချင်း တွေကို ဆောင်း ဘောက်စ် အကြီးကြီး တွေနဲ့ ကြိုတင် ဖွင့်ထား ပါတယ်။ မွန်းလွဲ သုံးနာရီလောက်မှာ ရန်ကုန်က ကျွန်တော်တို့ အသင်းတော်က ဆရာသမား နဲ့ နောက်ထပ် လူငယ်တွေ ရောက်လာ ကြပါတယ်။ ၄နာရီလောက်မှာ ခရစ္စမတ် ဝတ်ပြု စဉ်းဝေး လုပ်ပြီး ညနေ စောင်းချိန် မှာတော့ လာလာသမျှ လူတွေကို မုန့်ဟင်းခါးနဲ့ အဝအပြ စားဖို့ ဧည့်ခံပါတယ်။ ပိသာချိန် ၃၀၀ကျော်လောက် ရှိပါတယ်။ ညပိုင်း မိုးချုပ်ခါနီး နေရာရိခွဲ လောက်မှာတော့ ကလေး တွေအတွက် ချီးမွမ်းသီချင်း သင်ကြားခြင်း အစီအစဉ်နဲ့ ပထမပိုင်း Praise & worship အစီအစဉ် စလုပ်ပါတယ်။ နောက်ပိုင်းမှာတော့ ဓမ္မသီချင်း ကျူးစမ်းပြီး တရားဒေသနာ ဟောကြားခြင်းနဲ့ ဓမ္မ အမြဲကို စတင်ခဲ့ ပါတယ်။ တစ်ရွာလုံး တဝါးဝါး တဟားဟားနဲ့ အမြဲကို လာကြည့် ကြပါတယ်။ မယုံကြည် သူ ရပ်ကွက် ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြက်တဲ့ ဓမ္မ ပြက်လုံးတွေဟာ သူတို့ ကြားဖူး နေကျ အောက်ပိုင်း ညစ်ညစ် ပတ်ပတ် ပြက်လုံး တွေလောက် ရီစရာ မကောင်းတဲ့ အတွက် သူတို့ သိပ်အားမပေးကြပေမဲ့ အမြဲမှာပဲ ပရိတ်သတ်ကို ထိန်းသွား နိုင်ခဲ့ပါတယ်။ ညနက်ပိုင်း အချိန်မှာတော့ ခရစ်တော် သက်တော်စဉ် ရုပ်ရှင်ဇာတ်ကားကို ပြသဖို့ ပြင်ဆင်လာတဲ့အတိုင်း ပိတ်ကားတောင်ပြီး ပြသခဲ့ပါတယ်။ ခရစ်တော် သက်တော်စဉ် ရုပ်ရှင်ပြနေစဉ် ပထမပိုင်း ညမိုး မချုပ်ခင်မှာ ရွာသူရွာသား တော်တော် များများ လာကြည့်ကြပေမဲ့ ညနည်းနည်း မိုးက ချုပ်လာသလို အအေးခါတ် ပိုက် လာချိန်မှာတော့ ရုပ်ရှင်ကြည့်သူတွေ တစ်ယောက်ပြီး တစ်ယောက် ထပြန် သွားခဲ့ကြ ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ကြည့်ရှုသူအဖြစ် ကျန်ခဲ့တဲ့ သူကတော့ အသက် ဆယ့်နှစ် နှစ်အရွယ် ကလေးလေး တစ်ယောက်တည်းဘဲ ကျန်နေခဲ့ပါတယ်။ ဇာတ်ကား ပြသု ရုပ်ရှင် ပြစက် မောင်းသူကလဲ အိပ်ပျော်သွားပါပြီ။ ညဦးပိုင်းတုန်းက သီချင်းဆိုပြီး ပြဇာတ်ပြု အမြဲမြဲက ခွဲတဲ့ လူငယ်တွေလဲ မောမောပန်းပန်းနဲ့ နားခွင့်ရတဲ့ ရွာလူကြီး အိမ်အောက်မှာ မုန့်ဟင်းခါး လက်ကျန်တွေစား၊ နားနားနေနေ နေရင်း စကား ဖောင်းဖွဲ့ နေကြပါတယ်။ အချိန်ကလဲ ညသန်းခေါင်နားနီးနေပါပြီ။ ရုပ်ရှင်ပြစက် နားမှာတော့ အသင်းတော်က လူငယ်ခေါင်းဆောင် တစ်ယောက်က ပစ္စည်းထိန်း အဖြစ် ကျန်နေခဲ့ ပါတယ်။ လူငယ်ခေါင်းဆောင်က တစ်ယောက်တည်း ကျန်ခဲ့တဲ့ ရုပ်ရှင် ပရိတ်သတ် ကလေး ကို မုန့်ဖိုးပိုက်ဆံ ပေးပြီး "ရုပ်ရှင် ဆက်မကြည့်နဲ့တော့ ပြန်အိပ်တော့ကွာ" လို့ ပြောလိုက် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မကျန်တော့မှ သူ့တာဝန်က စက်ပစ္စည်းတွေ စောစော သိမ်းပြီး ကျန်တဲ့ လူငယ်တွေ အားလုံးလဲ မြန်မြန် ရန်ကုန်ပြန် အိမ်မှာ စောစော အိပ်ရာမှီလို့ပါ။ ရန်ကုန်က လာတဲ့ အသင်းတော် လူငယ် တွေကလဲ ရုပ်ရှင်ပြပြီးမှ ပစ္စည်းသိမ်းပြီး ပြန်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ တစ်ဖွဲ့လုံးက တည်းတဲ့အိမ်မှာ အနားယူ အစားအစာပေးပေး ကျန်နေခဲ့တဲ့ တစ်ယောက်တည်းသော ပရိတ်သတ်ကို စောင့်ရှင် လူငယ်တွေအားလုံး စိတ်မရှည် နိုင်ကြတော့ပါဘူး။ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ပရိတ် သတ်ကို ဇာတ်ကားပြီးတဲ့ အထိ ဆက်ပြသလား။ မောင်းထုတ်မလား ဆိုတာ လူငယ်တွေ ခေါင်းချင်းဆိုင် ဆွေးနွေး ရပါတော့တယ်။ နောက်ဆုံး ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဘာဘဲဖြစ်ဖြစ် ရုပ်ရှင်ကို ပြီးတဲ့အထိ ဆက်ပြသဖို့ စီစဉ်လိုက်ပါတယ်။ ဒီလို တစ်ယောက် တည်း ကျန်ခဲ့တဲ့ ရုပ်ရှင်ကြည့် ပရိတ်သတ် ကလေးဟာ တစ်ချိန်ချိန်မှာ အသက်တာ ပြောင်းလဲ လာမယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ။ ဓမ္မရာဇဝင် တတိယစောင် ၁၈:၂၁-၄၀ ပါ အဖြစ်အပျက် လေးကို စဉ်းစား ဆင်ခြင်တဲ့ အခါမှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ ဇလိယရဲ့ အသက်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ (၃ရာ ၁၈:၂၂ တဖန် ဇလိယက ထာဝရဘုရား၏ ပရောဂ်ဖက်ကား ဝါ တစ်ယောက်တည်း ကျန်ရစ်၏ ----) ဇလိယဟာ တစ်ယောက်တည်း ကျန်နေပေမဲ့ ထာဝရ ဘုရား သခင်အတွက် ရဲရင့်စွာနဲ့ ရပ်တည်ကာ တပါးသော သူတွေကို စိန်ခေါ်ခဲ့တဲ့ အခါမှာ ဘုရား ဘုန်းတော် ထင်ရှားခဲ့ပါတယ်။ မိတ်ဆွေ- သင့်ရဲ့ မိသားစု၊ ဆွေမျိုး အသိုင်းအဝိုင်း၊ အလုပ်အကိုင်၊ အသင်း တော်၊ အဖွဲ့အစည်းထဲမှာ တစ်ယောက်တည်း ဖြစ်နေပါသလား။ တစ်ယောက်တည်း ကျန် နေပါသလား။ မိမိဘက်မှာ ဘယ်သူမှ မပါရင် နေပါစေ။ ဘုရားသခင် သင့်ဘက်မှာ ရှိရင် အရာရာ အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။

။ မင်းအောင်သက်လွင်

မည်သူမဆို စာများ ရေးသား ပေးပို့နိုင်ပါသည်။
(နိုင်ငံရေး၊ လူမျိုးရေး၊ ဂိုဏ်းဂန နှင့် ဖြစ်ရပ် ပါတ်သက်သော စာများကို လုံးဝ လက်မခံပါ)
Min Aung Thet Lwin, Blk 76A #30-02, Red hill road, Singapore 151076
E-mail; thelordword@gmail.com ((Phone (65) 81222320))
(သခင်စကား စာစောင်ကို www.thelordword.com တွင် အခမဲ့ ဖတ်ရှုနိုင်ပါသည်)
မင်း အောင် သက် လွင် စီ စဉ် ထုတ် ပေး သည်